လျှာ၏ တန်ခိုး

ပင်တကျူ

ဤသူတို့အားဖြင့် တစ်ပါးအမျိုးသားတို့၏ကျွန်းများကို မိမိတို့၏ဘာသာစကား၊ မိမိတို့အမျိုးအနွယ်၊ မိမိတို့လူမျိုးအလိုက် ပိုင်းခြားကြ၏။ ဤသူတို့သည် မိမိတို့အမျိုးအနွယ်၊ မိမိတို့ဘာသာစကား၊ မိမိတို့ပြည်၊ မိမိတို့လူမျိုးအလိုက်၊ ဟာမ၏သားများဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့အမျိုးအနွယ်၊ မိမိတို့ဘာသာစကား၊ မိမိတို့ပြည်၊ မိမိတို့လူမျိုးအလိုက်၊ ရှေမ၏သားများဖြစ်ကြ၏။ ကမ္ဘာဦး ၁၀:၅၊ ၂၀၊ ၃၁

မောရှေကလည်း၊ အို အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ၊ ယခင်ကလည်း မဟုတ်ပါ။ ကိုယ်တော်ကျွန်အား မိန့်တော်မူသည်မှစ၍ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ စကားနှေးသောသူ၊ စကားနှေးသောသူဖြစ်ပါ၏ဟု ထာဝရဘုရားအား လျှောက်လေ၏။ ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မြင်သောသူ၊ မျက်စိကန်းသောသူကို အဘယ်သူဖန်ဆင်းသနည်း။ ငါသည် ထာဝရဘုရားဖြစ်သည် မဟုတ်လောဟု မိန့်တော်မူ၏။ ထွက်မြောက်ရာ ၄:၁၀–၁၁

ထာဝရဘုရားသည် အဲဂုတ္တုလူတို့နှင့် ဣသရေလလူတို့ကို ခြားနားစေတော်မူကြောင်းကို သင်တို့သိစေခြင်းငှာ၊ ဣသရေလအမျိုးသားတစုံတယောက်ကို ခွေးတကောင်မျှ မဟိန်းရဟု မိန့်တော်မူ၏။ ထွက်မြောက်ရာ ၁၁:၇

အရာခပ်သိမ်း၏ ကြွယ်ဝမှုကြောင့်၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ဝမ်းမြောက်ရွှင်လန်းသောစိတ်နှင့် မဝတ်မပြုသောကြောင့်၊ ထိုကြောင့်၊ ထာဝရဘုရားသည် သင့်အပေါ်သို့ စေလွှတ်တော်မူသော သင်၏ရန်သူများကို မွတ်သိပ်ခြင်း၊ ရေငတ်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်း၊ အရာခပ်သိမ်း ဆင်းရဲခြင်းနှင့်တကွ၊ အမှုကို ဆောင်ရွက်ရလိမ့်မည်။ သင့်ကို မဖျက်ဆီးမီတိုင်အောင်၊ သင်၏လည်ပင်း၌ သံထမ်းဘိုးကို တင်ထားတော်မူလိမ့်မည်။ ထာဝရဘုရားသည် ဝေးသောအရပ်၊ မြေကြီးစွန်းမှ၊ ရွှေလင်းတကဲ့သို့ လျင်မြန်သော လူမျိုးကို၊ သင်နားမလည်သော လူမျိုး၊ ထိုလူမျိုးကို ခေါ်ဆောင်လာတော်မူလိမ့်မည်။ တရားဟောရာ ၂၈:၄၇–၄၉

သမိုင်း

လူအပေါင်းတို့သည် မက္ကဒါမြို့ရှိ ယောရှုရှိရာ တပ်သို့ ငြိမ်ဝပ်စွာပြန်လာကြ၏။ ဣသရေလအမျိုးသား တစုံတယောက်ကိုမျှ အပြစ်မတင်။ ယောရှု ၁၀:၂၁

ထိုကြောင့် သူသည် လူတို့ကို ရေဆီသို့ ခေါ်ခဲ့၍၊ ထာဝရဘုရားသည် ဂိဒေါင်အား၊ ခွေးသည် ရေကိုလျက်သကဲ့သို့ လျှာနှင့်လျက်သောသူ၊ ဒူးထောက်၍ ရေသောက်သောသူအပေါင်းတို့ကို တယောက်စီထားရမည်။ တရားသူကြီး ၇:၅

ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အားဖြင့် မိန့်တော်မူ၏။ နှုတ်ကပတ်တော်သည် ငါ့လျှာ၌ရှိ၏။ ဣသရေလအမျိုး၏ ဘုရားသခင်၊ ဣသရေလအမျိုး၏ ကျောက်တော်သည် ငါ့အား မိန့်တော်မူ၏။ လူတို့ကို အုပ်စိုးသောသူသည် တရားသဖြင့် စီရင်၍ ဘုရားသခင်ကို ကြောက်ရွံ့လျက် အုပ်စိုးရမည်။ ၂ ရှမွေလ ၂၃:၂–၃

အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသော အပေါင်းအဘော်တို့သည် ပေရသိရှင်ဘုရင် အာတဇေရဇ်ထံသို့ ရေးကြ၏။ ထိုစာကို ရှုရိဘာသာစကားဖြင့် ရေး၍ ရှုရိဘာသာစကားဖြင့် အနက်ပြန်၏။ ဧဇရ ၄:၇

အကြောင်းမူကား၊ အကျွန်ုပ်နှင့် အကျွန်ုပ်၏လူမျိုးတို့ကို ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပျက်စီးခြင်းငှာ ရောင်းစားခံရပါပြီ။ ကျွန်ယောကျ်ား ကျွန်မိန်းမဖြစ်ခြင်းငှာ ရောင်းစားခံရလျှင် ရန်သူသည် ရှင်ဘုရင်၏ ပျက်စီးခြင်းကို တန်ပြန်၍ မတတ်နိုင်သော်လည်း၊ အကျွန်ုပ်သည် နှုတ်ကို ထိန်းထားပါမည်။ (Ezr 7:4)

ကဗျာ

လျှာ၏ဒဏ်မှ သင်သည် ပုန်းရှောင်၍ နေရလိမ့်မည်။ ပျက်စီးခြင်းဘေးရောက်သောအခါလည်း မကြောက်ရ။ ယောဘ ၅:၂၁

အကျွန်ုပ်ကို သွန်သင်တော်မူပါ။ အကျွန်ုပ်သည် နှုတ်ကို ပိတ်ထားပါမည်။ အကျွန်ုပ်သည် အဘယ်အရာမှားသည်ကို နားလည်စေပါမည်။ ယောဘ ၆:၂၄

ငါ့လျှာ၌ မတရားသောအမှုရှိသလော။ ငါ့အရသာသည် ကောက်ကျစ်သောအရာကို ပိုင်းခြား၍ မရနိုင်သလော။ ယောဘ ၆:၃၀

အဘယ်သူသည် ငါ့ကို တောင်းပန်မည်နည်း။ ယခုမူကား၊ ငါသည် နှုတ်ကို ချုပ်တည်းလျှင် အသက်စွန့်မည်။ ယောဘ ၁၃:၁၉

အကြောင်းမူကား၊ သင်၏နှုတ်သည် သင်၏အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ကြွယ်သောသူတို့၏ လျှာကို ရွေးချယ်၏။ ယောဘ ၁၅:၅

သူ့ပါးစပ်ထဲမှာ မကောင်းမှုကို ချိုမြိန်စေပေမယ့် သူ့လျှာအောက်မှာ ဝှက်ထားပေမယ့်လည်း။ (ယောဘ ၂၀:၁၂)

သူသည် မြွေဆိုး၏အဆိပ်ကို စုပ်လိမ့်မည်။ မြွေဟောက်၏လျှာသည် သူ့ကိုသတ်လိမ့်မည်။ ယောဘ ၂၀:၁၆

ငါ့နှုတ်ခမ်းသည် မကောင်းသောစကားကို မပြော၊ ငါ့လျှာသည် မုသာစကားကို မပြော။ ယောဘ ၂၇:၄

မှူးမတ်တို့သည် တိတ်ဆိတ်စွာနေ၍ သူတို့၏လျှာသည် အာခေါင်၌ ကပ်လေ၏။ ယောဘ ၂၉:၁၀

ကြည့်ရှုလော့၊ ယခု ငါသည် ငါ့နှုတ်ကိုဖွင့်၍ ငါ့လျှာသည် ငါ့နှုတ်၌မြွက်ဆို၏။ ယောဘ ၃၃:၂

လဝိသန်ကို ငါးမျှားနှင့် ဆွဲယူနိုင်သလော။ သူ၏လျှာကို ကြိုးနှင့် ဆွဲယူနိုင်သလော။ ယောဘ ၄၁:၁

အကြောင်းမူကား၊ သူတို့နှုတ်၌ သစ္စာမရှိ။ အတွင်း၌ကား အလွန်ဆိုးညစ်၏။ သူတို့လည်ချောင်းသည် ပွင့်လျက်ရှိသော သင်္ချိုင်းတွင်းကဲ့သို့ ဖြစ်၏။ သူတို့သည် လျှာဖြင့် ချော့မော့တတ်ကြ၏။ ဆာလံကျမ်း ၅:၉

သူ့နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ လှည့်စားခြင်းနှင့် ပြည့်၏။ သူ့လျှာအောက်မှာ မကောင်းသောအကြံနှင့် အချည်းနှီးရှိ၏။ ဆာလံကျမ်း ၁၀:၇

ထာဝရဘုရားသည် ချော့မော့သော နှုတ်ခမ်းရှိသမျှတို့ကိုင်၊ ဝါကြွားသော လျှာကိုင် ဖြတ်တော်မူလိမ့်မည်။ ဆာလံကျမ်း ၁၂:၃

ငါတို့၏သခင်ကား အဘယ်သူနည်းဟု ပြောဆိုသောသူတို့သည် အဘယ်ကြောင့်ဆိုသနည်း။ ဆာလံ ၁၂:၄

မိမိလျှာဖြင့် ကုန်းတိုက်ခြင်း၊ မိမိအိမ်နီးချင်းကို မကောင်းမှုမပြုခြင်း၊ မိမိအိမ်နီးချင်းကို ကဲ့ရဲ့ခြင်းကို မပြုသောသူသည်၊ ဆာလံ ၁၅:၃

အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းကဲ့သို့ ခန်းခြောက်၍၊ အကျွန်ုပ်၏လျှာသည် ပါးရိုး၌ ကပ်လျက်ရှိပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေမင်း၏မြေမှုန့်ထဲသို့ ပို့ဆောင်တော်မူပြီ။ ဆာလံကျမ်း ၂၂:၁၅

လူတို့၏ မာနနှင့် ကင်းလွတ်စေလျက် ရှေ့တော်၌ သူတို့ကို ဝှက်ထားတော်မူ၏။ ငြင်းခုံခြင်းစကားမှ ကွယ်ကာရာတဲတော်၌ သူတို့ကို လျှို့ဝှက်စွာ ကွယ်ကာတော်မူ၏။ ဆာလံ ၃၁:၂၀

ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းကိုလည်း မုသာစကားမပြောစေနှင့်။ ဆာလံကျမ်း ၃၄:၁၃

အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားနှင့် ဂုဏ်တော်ကို တစ်နေ့လုံး ဟောပြောပါမည်။ (ဆာလံ ၃၅:၂၈)

ဖြောင့်မတ်သောသူ၏နှုတ်သည် ပညာကိုဟောပြောတတ်၏။ သူ၏လျှာသည်လည်း တရားသဖြင့်စီရင်ခြင်းကို ပြောဆိုတတ်၏။ ဆာလံကျမ်း ၃၇:၃၀

(အကြီးအမှူးတေးဂီတဆရာ၊ ယေဒုသုန်ထံသို့၊ ဒါဝိဒ်၏ဆာလံ။) ငါသည် ကိုယ်ကျင့်သောအကျင့်ကို သတိပြုမည်။ ငါ့လျှာဖြင့်မျှ မပြစ်မှားမည်အကြောင်း။ မတရားသောသူသည် ငါ့ရှေ့မှာရှိစဉ်၊ ငါသည် ကိုယ်နှုတ်ကို ဇက်ကြိုးနှင့် ချည်နှောင်မည်ဟု ငါဆို၏။ ဆာလံကျမ်း ၃၉:၁

ငါ့အထဲမှာ နှလုံးပူလောင်၏။ ငါတွေးတောစဉ်တွင် မီးလောင်လေ၏။ ထိုအခါ ငါလျှာဖြင့် ပြော၏။ ဆာလံကျမ်း ၃၉:၃

(ကောရသားတို့အဘို့ ရှုရှန်နိမ်သီချင်း၏ အကြီးအမှူးထံသို့၊ မစ္စိ၊ မေတ္တာသီချင်း။) ငါ့စိတ်နှလုံးသည် ကောင်းသောအရာကို နှိုးဆော်၏။ ငါဖန်ဆင်းသောအရာတို့ကို ရှင်ဘုရင်အား ငါပြောမည်။ ငါ့လျှာသည်လည်း လိမ္မာသော စာရေးသူ၏ ကလောင်ဖြစ်၏။ ဆာလံကျမ်း ၄၅:၁

သင်၏နှုတ်ကို မကောင်းမှု၌အပ်၍၊ သင်၏လျှာသည်လည်း မုသာကို ဖန်ဆင်း၏။ ဆာလံကျမ်း ၅၀:၁၉

အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားသခင်၊ လူအသက်ကိုသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ ဖြောင့်မတ်ခြင်းတရားကို ရွှင်လန်းစွာ သီဆိုပါမည်။

သင်၏လျှာသည် ထက်သောသင်တုန်းကဲ့သို့ လှည့်စား၍ မကောင်းသောအကြံကို ကြံစည်တတ်၏။ (ဆာလံကျမ်း ၅၂:၂)

အို လှည့်စားတတ်သောလျှာ၊ သင်သည် ဖျက်ဆီးတတ်သော စကားရှိသမျှတို့ကို နှစ်သက်၏။ (ဆာလံကျမ်း ၅၂:၄)

အိုထာဝရဘုရား၊ ဖျက်ဆီးတော်မူပါ။ သူတို့၏လျှာကို ကွဲပြားစေတော်မူပါ။ မြို့တော်၌ အနိုင်အထက်ပြုခြင်းနှင့် ရန်းရင်းဆန်ခတ်ဖြစ်ခြင်းကို အကျွန်ုပ်မြင်ပါပြီ။ (ဆာလံ ၅၅:၉)

ငါ့ဝိညာဉ်သည် ခြင်္သေ့တို့တွင် ရှိ၏။ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်၏။ သူတို့၏သွားတို့သည် လှံနှင့် မြားဖြစ်ကြ၏။ သူတို့၏လျှာသည်လည်း ထက်သောထားဖြစ်၏။ ဆာလံကျမ်း ၅၇:၄

သူတို့သည် မိမိတို့လျှာကို ထားကဲ့သို့ သွေး၍၊ လေးများကို တင်၍ မြားများကို ပစ်အံ့သောငှါရင်း၊ ခါးသောစကားများကိုရင်း မိန့်တော်မူ၏။ ဆာလံကျမ်း ၆၄:၃

ထို့ကြောင့် သူတို့သည် မိမိတို့လျှာကို မိမိတို့အပေါ်သို့ ရောက်စေ၍၊ မြင်သောသူအပေါင်းတို့သည် ထွက်ပြေးကြလိမ့်မည်။ (ဆာလံကျမ်း ၆၄:၈)

ငါသည် ကိုယ်တော်အား နှုတ်ဖြင့် အော်ဟစ်၍၊ လျှာဖြင့် ချီးမွမ်းခြင်းရှိ၏။ ဆာလံကျမ်း ၆၆:၁၇

သင်၏ရန်သူတို့၏အသွေး၌ သင်၏ခြေကိုနှစ်၍ သင်၏ခွေးတို့၏လျှာသည်လည်း ထိုအသွေး၌နှစ်လိမ့်မည်။ (ဆာလံကျမ်း ၆၈:၂၃)

အကျွန်ုပ်၏အပြစ်ကို ရှာသောသူတို့သည် ရှက်ကြောက်ခြင်းသို့ ရောက်ကြပါ၏။ ဆာလံကျမ်း ၇၁:၂၄ အကျွန်ုပ်၏လျှာသည်လည်း ကိုယ်တော်၏ ဖြောင့်မတ်ခြင်းအကြောင်းကို တစ်နေ့လုံး မြွက်ဆိုပါမည်။

သူတို့နှုတ်သည် ကောင်းကင်နှင့် ဆန့်ကျင်ဘက်ဖြစ်၍၊ လျှာသည် မြေကြီးကို လှည့်လည်တတ်၏။ ဆာလံကျမ်း ၇၃:၉

သို့သော်လည်း သူတို့သည် ကိုယ်တော်အား နှုတ်ဖြင့် ချော့မော့၍၊ လျှာဖြင့်လည်း မုသာစကားကို ပြောကြ၏။

မတရားသောသူနှင့် လှည့်စားသောသူတို့၏ နှုတ်သည် အကျွန်ုပ်တဘက်၌ ဖွင့်လျက်ရှိ၍၊ မုသာလျှာဖြင့် အကျွန်ုပ်တဘက်၌ ပြောဆိုကြပါ၏။ ဆာလံကျမ်း ၁၀၉:၂

အလုံးစုံသော ပညတ်တော်တို့သည် ဖြောင့်မတ်ခြင်းဖြစ်၍ အကျွန်ုပ်၏လျှာသည် နှုတ်ကပတ်တော်ကို ဟောပြောပါမည်။ (ဆာလံ ၁၁၉:၁၇၂)

အိုထာဝရဘုရား၊ အကျွန်ုပ်၏ဝိညာဉ်ကို မုသာနှုတ်မှရင်း၊ လှည့်စားတတ်သောလျှာမှရင်း ကယ်နှုတ်တော်မူပါ။ (ဆာလံကျမ်း ၁၂၀:၂)

ဆာလံကျမ်း ၁၂၀:၃ အို မုသာစကားကို လွန်ကျူးသောလျှာ၊ သင့်အား အဘယ်ကျေးဇူးကို ခံရမည်နည်း။

ထိုအခါ ငါတို့နှုတ်သည် ရယ်ခြင်းနှင့်ရင်း၊ ငါတို့လျှာသည် သီချင်းဆိုခြင်းနှင့်ရင်း ပြည့်၏။ ထိုအခါ တပါးအမျိုးသားတို့ကလည်း၊ ထာဝရဘုရားသည် သူတို့အဘို့ ကြီးသောအမှုတို့ကို ပြုတော်မူပြီဟု ဆိုကြ၏။ ဆာလံကျမ်း ၁၂၆:၂

သင့်ကို ငါမအောက်မေ့လျှင်၊ ငါ့၏ အမြတ်ဆုံးသော ဝမ်းမြောက်ခြင်းထက် ယေရုရှလင်မြို့ကို နှစ်သက်ခြင်းမရှိလျှင်၊ ငါ့လျှာသည် ငါ့နှုတ်ခမ်းအာခေါင်၌ ကပ်ပါစေ။ ဆာလံကျမ်း ၁၃၇:၆

အကျွန်ုပ်၏လျှာ၌ စကားတစ်ခွန်းမျှ မပါ၊ သို့သော် အိုထာဝရဘုရား၊ ကိုယ်တော်သည် အကြွင်းမဲ့ သိတော်မူ၏။ ဆာလံကျမ်း ၁၃၉:၄

သူတို့သည် မြွေကဲ့သို့ မိမိတို့လျှာကို သွေးတတ်ကြ၏။ သူတို့နှုတ်ခမ်းအောက်မှာ မြွေဆိုး၏အဆိပ်ရှိ၏။ ဆာလာ။ ဆာလံ ၁၄၀:၃

ထာဝရဘုရား မုန်းတော်မူသော အရာခြောက်ပါးဟူမူကား၊ အကယ်စင်စစ် ခုနစ်ပါးတို့သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ မာနထောင်လွှားသော မျက်နှာ၊ မုသာစကားကို ပြောရသော လျှာ၊ အပြစ်မရှိသော အသက်ကို သတ်သော လက်၊ မကောင်းသော အကြံအစည်ကို ကြံစည်သော စိတ်နှလုံး၊ မကောင်းသော အကြံသို့ အလျင်အမြန် ပြေးတတ်သော ခြေ မုသာစကားကို ပြော၍ မမှန်သော သက်သေ၊ ညီအစ်ကိုချင်း ရန်ငြိုးဖွဲ့သောသူ။ သုတ္တံကျမ်း ၆:၁၆–၁၉

မကောင်းသောမိန်းမနှင့်ရင်း၊ အမျိုးပျက်သောမိန်းမ၏ ချော့မော့သောစကားနှင့်ရင်း သင့်ကို ကွယ်ကာလိမ့်မည်။ သုတ္တံ ၆:၂၄

ဖြောင့်မတ်သောသူ၏လျှာသည် အမြတ်ဆုံးငွေကဲ့သို့ဖြစ်၏။ မတရားသောသူ၏နှလုံးမူကား အဘိုးမတန်။ သုတ္တံ ၁၀:၂၀

ဖြောင့်မတ်သောသူ၏ နှုတ်သည် ပညာကို ပေးတတ်၏။ ကောက်ကျစ်သော လျှာမူကား၊ အဖြတ်ခံရလိမ့်မည်။ သုတ္တံ ၁၀:၃၁

ထားနှင့်ထိုးသကဲ့သို့ စကားပြောတတ်သောသူ ရှိ၏။ ပညာရှိတို့၏လျှာမူကား၊ ကျန်းမာစေတတ်၏။ (သုတ္တံ ၁၂:၁၈)

သစ္စာစကား၏နှုတ်ခမ်းသည် အစဉ်အမြဲတည်လိမ့်မည်။ မုသာလျှာမူကား ခဏသာတည်၏။ သုတ္တံ ၁၂:၁၉

ပညာရှိ၏လျှာသည် ပညာကို မှန်ကန်စွာသုံးတတ်၏။ မိုက်သောသူတို့၏ နှုတ်မူကား၊ မိုက်မဲခြင်းကို သွန်းလောင်းတတ်၏။ သုတ္တံ ၁၅:၂

ဖြည်းညှင်းသောလျှာသည် အသက်ပင်ဖြစ်၏။ ကောက်ကျစ်သောလျှာမူကား၊ စိတ်ဝိညာဉ်ကို ကျိုးပဲ့စေတတ်၏။ သုတ္တံ ၁၅:၄

လူ၌ စိတ်နှလုံးအကြံအစည်တို့သည် ထာဝရဘုရားထံတော်၌ရင်း၊ လျှာ၏အဖြေကိုရင်း ပေးတော်မူ၏။ သုတ္တံ ၁၆:၁

မတရားသောသူသည် မုသာစကားကို နားထောင်တတ်၏။ မုသာသုံးသောသူသည်လည်း ဆိုးညစ်သောလျှာကို နားထောင်တတ်၏။ သုတ္တံ ၁၇:၄

ကောက်ကောက်သောစိတ်ရှိသောသူသည် ကောင်းကျိုးကို မတွေ့တတ်။ ကောက်ကောက်သောလျှာရှိသောသူသည်လည်း ဘေးဥပဒ်နှင့် ကြုံတွေ့ရလိမ့်မည်။ (သုတ္တံ ၁၇:၂၀)

သေခြင်းနှင့် အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုး၌ရှိ၏။ လျှာကိုနှစ်သက်သောသူသည် လျှာ၏အသီးကို စားရလိမ့်မည်။ သုတ္တံ ၁၈:၂၁

မုသာစကားဖြင့် ဘဏ္ဍာကိုဆည်းကပ်ခြင်းအမှုသည် သေမင်းကိုရှာသောသူတို့အဖို့ လှည့်စားတတ်သော အနတ္တအမှုဖြစ်၏။ သုတ္တံ ၂၁:၆

မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခမှ စောင့်၏။ သုတ္တံ ၂၁:၂၃

ကြာမြင့်စွာသည်းခံခြင်းအားဖြင့် မင်းသားသည် ယုံကြည်ခြင်းကို ခံရ၏။ နူးညံ့သောလျှာသည်လည်း အရိုးကျိုးစေတတ်၏။

မြောက်လေသည် မိုးရေကို ဆောင်တတ်သကဲ့သို့၊ ဒေါသမျက်နှာသည် ကုန်းတိုက်သောလျှာကို ဆောင်တတ်၏။ (သု. ၂၅:၂၃)

မုသာစကားကိုပြောတတ်သောသူသည် မိမိညှဉ်းဆဲခြင်းကိုခံရသောသူတို့ကို မုန်းတတ်၏။ ချော့မော့သောစကားမူကား၊ ဖျက်ဆီးတတ်၏။

ချော့မော့သောစကားကို ပြောသောသူထက်၊ နောက်မှ ဆုံးမသောသူသည် သာ၍ ကျေးဇူးကို ခံရလိမ့်မည်။ သုတ္တံ ၂၈:၂၃

သူမသည် ပညာအားဖြင့် နှုတ်ကိုဖွင့်၍ လျှာ၌ ကျေးဇူးတရားရှိ၏။

အိုငါ့ခင်ပွန်း၊ သင်၏နှုတ်ခမ်းသည် ပျားလပို့ကဲ့သို့ ယိုစီး၏။ သင်၏လျှာအောက်မှာ ပျားရည်နှင့်နို့ရှိ၏။ သင်၏အဝတ်အနံ့သည် လေဗနုန်အမွှေးအကြိုင်ကဲ့သို့ ဖြစ်၏။ ရှောလမုန်သီချင်း ၄:၁၁

ပရောဖက်များ

ယေရုရှလင်မြို့ပျက်စီးခြင်းရှိ၏။ ယုဒပြည်လည်း ဆုံးရှုံးခြင်းရှိ၏။ အကြောင်းမူကား၊ သူတို့စကားနှင့် သူတို့အကျင့်တို့သည် ထာဝရဘုရားကို ဆန့်ကျင်ဘက်ပြု၍ ဘုန်းကြီးသော မျက်စိတော်တို့ကို နှိုးဆော်ကြ၏။ ဟေရှာယ ၃:၈

ထာဝရဘုရားသည် အဲဂုတ္တုပင်လယ်၏လျှာကို လုံးဝဖျက်ဆီးတော်မူမည်။ အားကြီးသောလေတော်အားဖြင့် မြစ်ပေါ်မှာ လက်တော်ကိုလှုပ်၍ ချောင်းခုနစ်သွယ်၌ ရိုက်ခတ်တော်မူမည်။ လူတို့သည် ခြေနင်းပေါ်၌ လဲလျောင်းရကြလိမ့်မည်။ ဟေရှာယ ၁၁:၁၅

စကားထစ်သောနှုတ်ခမ်းနှင့် ကွဲပြားသောလျှာဖြင့် ဤလူမျိုးကို မိန့်တော်မူလိမ့်မည်။ ဟေရှာယ ၂၈:၁၁

ကြည့်ရှုလော့၊ ထာဝရဘုရား၏ နာမတော်သည် ဝေးသောအရပ်မှ လာ၏။ အမျက်တော်နှင့် လောင်လေ၏။ ထိုဝန်ထုပ်သည် လေးလှ၏။ နှုတ်ခမ်းတော်သည် အမျက်တော်နှင့် ပြည့်၏။ လျှာတော်သည် လောင်သောမီးကဲ့သို့ ဖြစ်၏။ ဟေရှာယ ၃၀:၂၇

စကားအပြောအဆိုရှိသူ၏လျှာသည် ရှင်းလင်းစွာပြောဆိုရန် အသင့်ရှိလိမ့်မည်။ ဟေရှာယ ၃၂:၄

ကြမ်းတမ်းသောလူမျိုး၊ နားမလည်နိုင်သော နက်နဲသောစကား၊ နားမလည်နိုင်သော ထစ်အငေါ့သောစကား ကို ပြောသောလူမျိုးကို သင်သည် မတွေ့ရ။ ဟေရှာယ ၃၃:၁၉

ထိုအခါ ခြေဆွံ့သောသူသည် ဒရယ်ကဲ့သို့ ခုန်လိမ့်မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌ ရေထွက်၍ တော၌ မြစ်ရေစီးလိမ့်မည်။ ဟေရှာယ ၃၅:၆

ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူတို့သည် ရေကိုရှာ၍ မတွေ့၊ ရေငတ်၍ လျှာခြောက်သောအခါ၊ ငါထာဝရဘုရားသည် သူတို့၏စကားကို နားထောင်မည်။ ဣသရေလအမျိုး၏ဘုရားသခင်သည် သူတို့ကို မစွန့်ပစ်။ ဟေရှာယ ၄၁:၁၇

ငါ့ရှေ့၌ လူတိုင်းဒူးထောက်ရမည်ဟု၊ လူတိုင်းလျှာသည် ကျိန်ဆိုရမည်ဟု ကိုယ်ကိုကိုယ်တိုင်တည်၍ ငါကျိန်ဆို၏။ ဟေရှာယ ၄၅:၂၃

အရှင်ထာဝရဘုရားသည် ငါ့အား ပညာရှိ၏ နှုတ်သတ္တိကို ပေးတော်မူပြီ။ သို့ဖြစ်၍ ပင်ပန်းသောသူအား အချိန်တန်လျှင် စကားတစ်ခွန်းကို ငါပြောတတ်မည်။ နံနက်အစဉ်အတိုင်း ကိုယ်တော်သည် နှိုးတော်မူ၏။ ပညာရှိကဲ့သို့ နားထောင်စေခြင်းငှာ ငါ့နားကို နှိုးတော်မူ၏။ ဟေရှာယ ၅၀:၄

သင့်တစ်ဖက်၌ လုပ်သောလက်နက် တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကို တရားသဖြင့် စီရင်သော လျှာရှိသမျှကို သင်သည် စီရင်လိမ့်မည်။ ဤသည်မှာ ထာဝရဘုရား၏ ကျွန်တို့၏ အမွေဖြစ်၏။ သူတို့၏ ဖြောင့်မတ်ခြင်းသည် ငါ့ထံမှ လာ၏ဟု ထာဝရဘုရား မိန့်တော်မူ၏။ ဟေရှာယ ၅၄:၁၇

သင်တို့သည် အဘယ်သူကို ကျီစယ်ကြသနည်း။ အဘယ်သူကို နှုတ်ကို ဖွင့်၍ လျှာကို ထုတ်ကြသနည်း။ သင်တို့သည် လွန်ကျူးခြင်း၏ သားသမီး၊ မုသာ၏ အနွယ် မဟုတ်လော။ ဟေရှာယ ၅၇:၄

သင်တို့လက်တို့သည် အသွေးနှင့်၎င်း၊ လက်ချောင်းတို့သည် ဒုစရိုက်နှင့်၎င်း ညစ်ညူးကြ၏။ သင်တို့နှုတ်ခမ်းတို့သည် မုသာစကားကို ပြောကြ၏။ သင်တို့လျှာသည်လည်း ကောက်ကျစ်သောစကားကို တီးတိုးပြောဆို၏။ ဟေရှာယ ၅၉:၃

သူတို့၏အကျင့်နှင့် အကြံအစည်များကို ငါသိ၏။ ငါသည် လူမျိုးအပေါင်းတို့နှင့် ဘာသာစကားအမျိုးမျိုးကို စုဝေးစေမည်။ သူတို့သည် လာ၍ ငါ၏ဘုန်းတော်ကို မြင်ရကြလိမ့်မည်။ (ဟေရှာယ ၆၆:၁၈)

သူတို့သည် မိမိတို့လျှာကို လေးကဲ့သို့ မုသာစကားကို ပြောတတ်ကြ၏။ သို့သော် မြေကြီးပေါ်မှာ သစ္စာတရားဘက်၌ ရဲရင့်ခြင်းမရှိကြ၊ အကြောင်းမူကား၊ သူတို့သည် မကောင်းမှုမှ မကောင်းမှုသို့ လိုက်သွားကြ၏။ ငါ့ကိုလည်း မသိကြဟု ထာဝရဘုရား မိန့်တော်မူ၏။ သူတို့သည် အချင်းချင်း လှည့်ဖြား၍ အမှန်တရားကို မပြောကြ၊ မုသာစကားကို ပြောတတ်အောင် မိမိတို့လျှာကို သွန်သင်ကြပြီ။ မတရားသောအမှုကို ပြုခြင်းငှာ ကိုယ်ကိုကိုယ် ပင်ပန်းစေကြပြီ။ ယေရမိ ၉:၃၊ ၅

သူတို့လျှာသည် ပစ်လွှတ်သောမြားကဲ့သို့ဖြစ်၏။ မုသာစကားကို ပြောတတ်၏။ မိမိအိမ်နီးချင်းနှင့် နှုတ်ဖြင့် ငြိမ်းချမ်းစွာ ပြောဆိုတတ်၏။ စိတ်နှလုံးဖြင့် ချောင်းမြောင်းတတ်၏။

ထိုအခါ သူတို့က လာကြ၊ ယေရမိတဘက်၌ ကြံစည်ကြကုန်အံ့။ တရားတော်သည် ယဇ်ပုရောဟိတ်ထံမှ၎င်း၊ ပညာရှိထံမှ၎င်း၊ ပရောဖက်ထံမှ၎င်း ဗျာဒိတ်တော်သည် မပျောက်ပျက်ရ။ လာကြ၊ သူ့ကိုလျှာနှင့်ရိုက်ကြကုန်အံ့။ သူ၏စကားတစ်ခွန်းကိုမျှ နားမထောင်ကြကုန်အံ့ဟု ပြောဆိုကြ၏။ ယေရမိ ၁၈:၁၈

ငါ့စကားသည် မီးကဲ့သို့၎င်း၊ ကျောက်ကိုခွဲသော တူကဲ့သို့၎င်း မဟုတ်လောဟု ထာဝရဘုရား မိန့်တော်မူ၏။ ထိုကြောင့်၊ ငါသည် အိမ်နီးချင်းထံမှ ငါ့စကားများကို ခိုးယူသော ပရောဖက်တို့ကို ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ ကြည့်ရှုလော့၊ မိမိတို့လျှာကို အသုံးပြု၍ မိန့်တော်မူသည်ဟု ပြောဆိုသော ပရောဖက်တို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ မှားယွင်းသော အိပ်မက်ကို ဟောပြော၍၊ မုသာစကားနှင့် ပေါ့လျော့ခြင်းအားဖြင့် ငါ၏လူမျိုးကို မှားယွင်းစေသော သူတို့ကို ငါသည် ဆန့်ကျင်ဘက်ပြုမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ သို့သော်လည်း ငါမစေလွှတ်၊ မမှာထား။ ထိုကြောင့် သူတို့သည် ဤလူမျိုးအတွက် အကျိုးမရှိဟု ထာဝရဘုရား မိန့်တော်မူ၏။ ယေရမိ ၂၃:၂၉-၃၂

နို့စို့သူငယ်၏လျှာသည် ရေငတ်သောကြောင့် သူ၏အာခေါင်၌ ကပ်လျက်ရှိ၏။ သူငယ်တို့သည် မုန့်ကိုတောင်း၍ မည်သူ့ကိုမျှ မပေး။ (မြည်တမ်းစကား ၄:၄)

သူတို့သည် ပုန်ကန်သောအမျိုးဖြစ်၍ သင်သည် သူတို့ကို မဆုံးမဘဲ စကားအလျက်နေစေခြင်းငှာ သင်၏လျှာကို သင့်နှုတ်အာခေါင်၌ ကပ်စေမည်။

အပြစ်အနာအဆာမရှိ၊ မျက်နှာရ၍ ပညာအတတ်အမျိုးမျိုး၌ လိမ္မာ၍၊ သိပ္ပံအတတ်ကို နားလည်နိုင်သော သူငယ်တို့ကို၎င်း၊ နန်းတော်၌ ခံနိုင်၍ ခါလဒဲလူတို့၏ စကားကို သွန်သင်နိုင်ကြ၏။

သူတို့သည် အမြင့်ဆုံးသောဘုရားထံသို့ မပြန်ကြ။ လှည့်စားတတ်သောလေးကဲ့သို့ ဖြစ်ကြ၏။ သူတို့၏မင်းသားများသည် မိမိတို့လျှာ၏ဒေါသကြောင့် ထားဖြင့် ကျဆုံးကြလိမ့်မည်။ ထိုသို့သောအားဖြင့် အဲဂုတ္တုပြည်၌ သူတို့၏ပြက်ရယ်ပြုခြင်းကို ခံရကြလိမ့်မည်။ (ဟောရှေ ၇:၁၆)

အိမ်ထဲက အရိုးတွေကို ထုတ်သွားအောင် သူ့ဦးလေးတစ်ယောက် သူ့ကို ချီသွားလိမ့်မယ်။ အိမ်ဘေးမှာ ရှိတဲ့သူကို “မင်းမှာ တစ်ယောက်ယောက် ကျန်သေးလား” လို့ မေးရင် “မရှိ” လို့ ပြန်ဖြေလိမ့်မယ်။ “တိတ်ဆိတ်နေစမ်း။ ငါတို့က ထာဝရဘုရားရဲ့ နာမတော်ကို မချီးမွမ်းရဘူး” လို့ ပြောလိမ့်မယ်။ အာမုတ် ၆:၁၀

မိက္ခာ ၆:၁၂ ထိုမြို့၏ ချမ်းသာသောသူတို့သည် အဓမ္မမှုနှင့် ပြည့်နှက်ကြ၏။ မြို့သားတို့သည် မုသာစကားကို ပြောကြ၏။ သူတို့၏လျှာသည် လှည့်စားတတ်၏။

ကိုယ်တော်သည် မကောင်းမှုကို ကြည့်ရှုတော်မမူဘဲ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ မတရားသောအမှုကို ကြည့်ရှုတော်မမူတတ်ပါ။ သစ္စာပျက်သောသူတို့ကို အဘယ်ကြောင့် ကြည့်ရှုတော်မူသနည်း။ မတရားသောသူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသောအခါ၊ လျှာတော်ကို အဘယ်ကြောင့် ထိန်းထားတော်မူသနည်း။ ဟဗက္ကုတ် ၁:၁၃

ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့သည် မတရားသောအမှုကို မပြုရကြ။ မုသာစကားကိုလည်း မပြောရကြ။ သူတို့နှုတ်၌ လှည့်စားတတ်သောလျှာကို မတွေ့ရကြ။ အဘယ်သူမျှ သူတို့ကို မကြောက်စေရ။ ဇေဖနိ ၃:၁၃

ယေရုရှလင်မြို့ကို တိုက်သော လူအပေါင်းတို့ကို ထာဝရဘုရား ဒဏ်ခတ်တော်မူမည့် ကပ်ဘေးဟူမူကား၊ ခြေဖြင့်ရပ်လျက်ပင် သူတို့၏အသားသည် ဆွေးမြေ့လိမ့်မည်။ သူတို့၏မျက်စိသည် ဆွေးမြေ့လိမ့်မည်။ သူတို့၏လျှာသည် ခံတွင်း၌ ဆွေးမြေ့လိမ့်မည်။ ဇာခရိ ၁၄:၁၂

ခရစ်ဝင်ကျမ်းများ

ကိုယ်တော်သည် ထိုသူကို လူအစုအဝေးထဲက ခေါ်၍ ဆိတ်ကွယ်ရာသို့ ဆောင်သွားတော်မူ၏။ လက်ညှိုးတော်ကို သူ၏နားရွက်၌ သွင်းတော်မူ၏။ တံတွေးထွေး၍ သူ၏လျှာကိုလည်း တို့တော်မူ၏။ မာကု ၇:၃၃

မာကု ၇:၃၅ ထိုခဏခြင်းတွင် သူ၏နားတို့သည် ပွင့်၍ လျှာကြောလွတ်သဖြင့် သူသည် ရှင်းလင်းစွာ စကားပြောလေ၏။

ယုံကြည်သောသူတို့၌ ဖြစ်လတ္တံ့သော ဤနိမိတ်လက္ခဏာများကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့၊ အသစ်သော ဘာသာစကားများဖြင့် ပြောဆိုကြလတံ့။ မာကု ၁၆:၁၇

လုကာ ၁:၆၄ ထိုခဏခြင်းတွင် ဇာခရိသည် နှုတ်ဖွင့်၍ လျှာလွတ်လျက် စကားပြော၍ ဘုရားသခင်ကို ချီးမွမ်းလေ၏။

လာဇရုသည် မိမိလက်ညှိုးကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှာ သူ့ကိုစေလွှတ်တော်မူပါ။ လုကာ ၁၆:၂၄ အကျွန်ုပ်သည် ဤမီးလျှံ၌ ပြင်းစွာခံရပါ၏။ အကျွန်ုပ်သည် ပြင်းစွာခံရပါ၏။ အကျွန်ုပ်ကို သနားတော်မူပါ။ လာဇရုသည် မိမိလက်ညှိုးကို ရေ၌နှစ်၍ အကျွန်ုပ်လျှာကို အေးစေခြင်းငှာ သူ့ကိုစေလွှတ်တော်မူပါ။

ယေရုရှလင်မြို့၌ သိုးဈေးအနားမှာ ဟေဗြဲဘာသာစကားဖြင့် ဗေသဒအမည်ရှိသော ရေကန်တစ်ခုရှိ၏။ ထိုရေကန်တွင် တံခါးငါးခုရှိ၏။

တမန်တော်များ၏ တမန်တော်ဝတ္ထုများ

ယေရုရှလင်မြို့၌နေသောသူအပေါင်းတို့သည် ထိုအကြောင်းအရာကို သိကြ၏။ ထိုမြေကို သူတို့၏ဘာသာစကားဖြင့် အကေလဒမာဟုခေါ်ဝေါ်ကြ၏။ အနက်ကား သွေးမြေဟု ဆိုလိုသတည်း။

မီးလျှာကဲ့သို့ ကွဲအက်သောလျှာတို့သည် သူတို့ထံသို့ ထင်ရှား၍ သူတို့အသီးသီးအပေါ်၌ တည်နေကြ၏။ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်၍ ဝိညာဉ်တော်သည် ဟောပြောစေတော်မူသည်အတိုင်း အခြားသောဘာသာစကားများဖြင့် ပြောဆိုကြ၏။ ငါတို့ရှိသမျှသည် ငါတို့မွေးဖွားရာအရပ်၌ မိမိတို့ဘာသာစကားဖြင့် မည်သို့ကြားရသနည်း။ ကရေတေပြည်သားနှင့် အာရပ်ပြည်သားတို့၊ ငါတို့သည် ဘုရားသခင်၏ အံ့ဖွယ်အမှုများကို မိမိတို့ဘာသာစကားဖြင့် ပြောဆိုကြသည်ကို ကြားရကြ၏။ တမန်တော်ဝတ္ထု ၂:၃–၄၊ ၈၊ ၁၁

ဒါဝိဒ်မင်းက ငါသည် ထာဝရဘုရားကို အစဉ်မပြတ် ငါ့ရှေ့၌ ဖူးမြင်၏။ အကြောင်းမူကား၊ ငါသည် တုန်လှုပ်ခြင်းမရှိစေရန် ကိုယ်တော်သည် ငါ့လက်ယာဘက်၌ ရှိတော်မူ၏။ ထို့ကြောင့် ငါ့စိတ်နှလုံးသည် ဝမ်းမြောက်ခြင်းရှိ၏။ ငါ့လျှာသည်လည်း ရွှင်လန်းခြင်းရှိ၏။ ထိုမှတပါး ငါ့အသားသည်လည်း မျှော်လင့်ခြင်း၌ ကျိန်းဝပ်လိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် ငါ့ဝိညာဉ်ကို မရဏာနိုင်ငံ၌ မစွန့်ပစ်၊ ကိုယ်တော်၏ သန့်ရှင်းသောသူအားလည်း ပုပ်စပ်ခြင်းကို မခံစေ။ တမန်တော်ဝတ္ထု ၂:၂၅–၂၇

အကြောင်းမူကား၊ ထိုသူတို့သည် အခြားသော ဘာသာစကားဖြင့် ပြောဆို၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားရကြ၏။ ထိုအခါ ပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကို ခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကို ဆီးတားနိုင်သနည်းဟု လျှောက်၏။ တမန်တော်ဝတ္ထု ၁၀:၄၆–၄၇

ပေါလုသည် သူတို့အပေါ်၌ လက်ကိုတင်သောအခါ၊ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ ဆင်းသက်တော်မူသဖြင့်၊ သူတို့သည် အခြားသောဘာသာစကားဖြင့် ပြောဆို၍ ပရောဖက်ပြုကြ၏။ တမန်တော်ဝတ္ထု ၁၉:၆

ပေါလုသည် အခွင့်ပေးသောအခါ၊ လှေကားပေါ်မှာ ရပ်၍ လူများတို့အား လက်နှင့် အမှတ်ပေးလေ၏။ လူများတို့သည် အလွန်တိတ်ဆိတ်စွာ နေသောအခါ၊ ဟေဗြဲဘာသာစကားအားဖြင့် သူတို့အား ဤသို့မြွက်ဆို၏။ တမန်တော်ဝတ္ထု ၂၁:၄၀

(ဟေဗြဲဘာသာစကားဖြင့် ပြောသည်ကို ထိုသူတို့သည် ကြားလျှင် သာ၍တိတ်ဆိတ်စွာနေကြ၏။) တမန်တော်ဝတ္ထု ၂၂:၂

ငါတို့အပေါင်းတို့သည် မြေပေါ်မှာလဲကြသောအခါ၊ ဟေဗြဲဘာသာစကားဖြင့် ပြောသော အသံတစ်သံကို အကျွန်ုပ်ကြားလျှင်၊ ရှောလု၊ ရှောလု၊ သင်သည် ငါ့ကို အဘယ်ကြောင့် ညှဉ်းဆဲသနည်း။

ဩဝါဒစာများ

သူတို့၏လည်ချောင်းသည် ပွင့်နေသောသင်္ချိုင်းတွင်းကဲ့သို့ဖြစ်၏။ သူတို့၏လျှာသည် လှည့်စားတတ်ကြ၏။ သူတို့နှုတ်ခမ်းအထဲမှာ မြွေဆိုးအဆိပ်ရှိ၏။ ရောမ ၃:၁၃

ကျမ်းစာလာသည်ကား၊ ငါအသက်ရှင်တော်မူသည်အတိုင်း၊ လူတိုင်းဒူးထောက်၍ ဘုရားသခင်အား လျှာတိုင်းဝန်ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ရောမ ၁၄:၁၁

တယောက်သောသူအား အံ့ဖွယ်အမှုများကို ပြုနိုင်သောအခွင့်၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သောအခွင့်၊ တယောက်သောသူအား ဝိညာဉ်များကို ပိုင်းခြားနိုင်သောအခွင့်၊ တယောက်သောသူအား ဘာသာစကားအမျိုးမျိုးကို ပိုင်းခြားနိုင်သောအခွင့်၊ တယောက်သောသူအား ဘာသာစကားအမျိုးမျိုးကို အနက်ဖွင့်နိုင်သောအခွင့်ကို ပေးတော်မူ၏။ ဘုရားသခင်သည် အသင်းတော်၌ အချို့တို့ကို ခန့်ထားတော်မူ၏။ ပထမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယအရာ၌ ဆရာတို့ကို၎င်း၊ ထို့နောက် အံ့ဖွယ်အမှုများကို၎င်း၊ ထို့နောက် အနာရောဂါငြိမ်းစေခြင်းအခွင့်၊ အထောက်အပံ့ပေးသောအခွင့်၊ အစိုးရသောအခွင့်၊ အမျိုးမျိုးသော ဘာသာစကားများကို၎င်း ပေးတော်မူ၏။ အနာရောဂါငြိမ်းစေခြင်းအခွင့်ရှိသမျှတို့သည် ရှိကြ၏။ ရှိသမျှတို့သည် ဘာသာစကားအမျိုးမျိုးဖြင့် ပြောနိုင်ကြသလော။ ရှိသမျှတို့သည် အနက်ဖွင့်ကြသလော။ သို့သော် အမြတ်ဆုံးသော ဆုကျေးဇူးတော်ကို အလွန်လိုချင်ကြ၏။ သို့သော်လည်း သာ၍မြတ်သော လမ်းကို ငါပြ၏။ ၁ကောရိန္သု ၁၂:၁၀၊ ၂၈၊ ၃၀-၃၁

လူတို့၏ဘာသာစကားနှင့် ကောင်းကင်တမန်တို့၏ဘာသာစကားဖြင့် ငါပြောနိုင်သော်လည်း မေတ္တာမရှိလျှင် အသံမြည်သော ကြေးဝါကဲ့သို့၎င်း၊ တကျီကျီမြည်သော လင်းကွင်းကဲ့သို့၎င်း ဖြစ်လိမ့်မည်။ မေတ္တာသည် အစဉ်မကုန်။ ပရောဖက်ပြုခြင်းရှိလျှင်လည်း ပျက်လိမ့်မည်။ ဘာသာစကားရှိလျှင်လည်း ပျက်လိမ့်မည်။ အသိပညာရှိလျှင်လည်း ကွယ်ပျောက်လိမ့်မည်။ ၁ ကောရိန္သု ၁၃:၁၈

၁ ကောရိန္သု ၁၄
၁ ချစ်ခြင်းမေတ္တာကို လိုက်စားကြလော့။ ဝိညာဉ်ဆုကျေးဇူးများကို အလိုရှိကြလော့။ ပရောဖက်ပြုနိုင်သော အခွင့်ကိုသာ အလိုရှိကြလော့။
၂ အကြောင်းမူကား၊ မသိသောဘာသာစကားဖြင့် ပြောသောသူသည် လူတို့အား မဆို၊ ဘုရားသခင်အား ပြော၏။ အဘယ်သူမျှ သူ့စကားကို နားမလည်။ သို့သော် ဝိညာဉ်တော်အားဖြင့် နက်နဲသောအရာများကို ပြော၏။
၃ ပရောဖက်ပြုသောသူမူကား၊ တည်ဆောက်ခြင်း၊ တိုက်တွန်းခြင်း၊ နှစ်သိမ့်ခြင်းအလို့ငှာ လူတို့အား ဟောပြော၏။
၄ နားမလည်သော ဘာသာစကားဖြင့် ပြောဆိုသောသူသည် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြုသောသူမူကား၊ အသင်းတော်ကို တည်ဆောက်၏။
၅ သင်တို့အားလုံးသည် ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုစေလိုပါသည်။ သို့သော် ပရောဖက်ပြုစေလိုပါသည်။ အကြောင်းမူကား၊ အသင်းတော်သည် တည်ဆောက်မှုရရှိစေရန် အနက်ဖွင့်ဆိုခြင်းမရှိပါက၊ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုသောသူထက် ပရောဖက်ပြုသူသည် သာ၍ကြီးမြတ်၏။

၆ ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံသို့လာ၍ အခြားသောဘာသာစကားဖြင့် ဟောပြောလျှင်၊ ဗျာဒိတ်တော်အားဖြင့်ရင်း၊ ပညာအားဖြင့်ရင်း၊ ပရောဖက်ပြုခြင်းအားဖြင့်ရင်း၊ သွန်သင်ခြင်းအားဖြင့်ရင်း သင်တို့အား မပြောဘဲနေလျှင် အဘယ် အကျိုးရှိမည်နည်း။

၇ ပလွေ၊ စောင်း စသည်တို့သည် အသံကိုပေးတတ်သော အသက်မဲ့သော အရာများပင်လျှင် ခြားနားသော အသံကို မပေးဘဲနေလျှင် အဘယ်အရာသည် စောင်းတီးသည်ကို အဘယ်သို့ သိနိုင်မည်နည်း။

၈ တံပိုးခရာသည် မသေချာသောအသံကို ပေးလျှင်၊ အဘယ်သူသည် တိုက်ပွဲအတွက် မိမိကိုယ်ကို ပြင်ဆင်မည်နည်း။

၉ ထိုနည်းတူ၊ သင်တို့သည် နားလည်ရလွယ်ကူသော စကားကို နှုတ်ဖြင့် မပြောလျှင်၊ ပြောသောစကားကို အဘယ်သို့ သိနိုင်မည်နည်း။ အကြောင်းမူကား၊ သင်တို့သည် လေထဲသို့ ပြောကြလိမ့်မည်။

၁၀ ကမ္ဘာ ပေါ် မှာ အသံ အမျိုး အစား တွေ အများ ကြီး ရှိ ပေမဲ့ တစ် ခု မှ အဓိပ္ပာယ် မဲ့ တာ မရှိ ဘူး။

၁၁ ထို့ကြောင့် အသံ၏ အဓိပ္ပာယ်ကို ငါမသိလျှင်၊ စကားပြောသောသူအား ငါသည် လူရိုင်းဖြစ်လိမ့်မည်။ စကားပြောသောသူသည်လည်း ငါ့အား လူရိုင်းဖြစ်လိမ့်မည်။

၁၂ ထိုနည်းတူ၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူးများအတွက် စိတ်အားထက်သန်ကြသည်ဖြစ်၍ အသင်းတော်ကို တည်ဆောက်ရာတွင် ထူးချွန်စေရန် ကြိုးစားကြလော့။

၁၃ ထို့ကြောင့် မသိသောဘာသာစကားဖြင့် ပြောဆိုသောသူသည် အနက်ဖွင့်နိုင်ရန် ဆုတောင်းပါစေ။

၁၄ အကြောင်းမူကား၊ နားမလည်သော ဘာသာစကားဖြင့် ငါဆုတောင်းလျှင်၊ ငါ့ဝိညာဉ်သည် ဆုတောင်းသော်လည်း၊ ငါ့ဉာဏ်သည် အကျိုးမပေး။

၁၅ ထိုသို့ဖြစ်လျှင် အဘယ်သို့နည်း။ ငါသည် ဝိညာဉ်တော်နှင့်ရင်း၊ ဉာဏ်တော်နှင့်ရင်း ဆုတောင်းမည်။ ငါသည် ဝိညာဉ်တော်နှင့်ရင်း၊ ဉာဏ်တော်နှင့်ရင်း သီချင်းဆိုမည်။

၁၆ သို့မဟုတ်လျှင်၊ သင်သည် ဝိညာဉ်တော်အားဖြင့် ကောင်းချီးပေးသောအခါ၊ မသိသောသူတို့၏ အခန်းတွင် နေထိုင်သောသူသည် သင်၏စကားကို နားမလည်သောကြောင့်၊ သင်၏ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ အာမင်ဟု အဘယ်သို့ ပြောရမည်နည်း။

၁၇ အကြောင်းမူကား၊ သင်သည် ကျေးဇူးတော်ကို ကောင်းစွာ ချီးမွမ်းသော်လည်း၊ အခြားသောသူမူကား၊ တည်ဆောက်ခြင်း မရှိ။

၁၈ ငါသည် သင်တို့ရှိသမျှထက် အခြားသောဘာသာစကားများဖြင့် ဟောပြောသောကြောင့် ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းပါ၏။

၁၉ သို့သော်လည်း၊ အသင်းတော်၌ ငါ၏အသံဖြင့် သူတစ်ပါးတို့ကို သွန်သင်နိုင်မည်အကြောင်း၊ ငါ၏ဉာဏ်နှင့် စကားငါးခွန်းပြောခြင်းကိုသာ အလိုရှိ၏။ နားမလည်သော ဘာသာစကားဖြင့် စကားတစ်သောင်းပြောခြင်းထက်၊

၂၀ ညီအစ်ကိုတို့၊ သင်တို့သည် ဉာဏ်အရာ၌ သူငယ်မဖြစ်ကြနှင့်။ မကောင်းသောအကြံ၌ သူငယ်မဖြစ်ကြနှင့်။ ဉာဏ်အရာ၌ ယောက်ျားဖြစ်ကြလော့။

၂၁ ပညတ်တရား၌ ရေးထားသည်ကား၊ ငါသည် အခြားတပါးသောလျှာ၊ အခြားတပါးသောနှုတ်ခမ်းနှင့် ဤလူမျိုးအား ပြောမည်။ သို့သော်လည်း သူတို့သည် ငါ့စကားကို နားမထောင်ကြဟု ထာဝရဘုရား မိန့်တော်မူ၏။

၂၂ ထို့ကြောင့် ဘာသာစကားများသည် ယုံကြည်သူများအတွက် မဟုတ်ဘဲ မယုံကြည်သူများအတွက် နိမိတ်လက္ခဏာဖြစ်သည်။ ပရောဖက်ပြုခြင်းသည် မယုံကြည်သူများအတွက် မဟုတ်ဘဲ ယုံကြည်သူများအတွက်သာ အကျိုးရှိ၏။

၂၃ ထို့ကြောင့် အသင်းတော်တစ်ခုလုံးသည် တစ်နေရာတည်းတွင် စုဝေး၍ ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုကြလျှင်၊ မတတ်သောသူ သို့မဟုတ် မယုံကြည်သောသူ ဝင်လာလျှင်၊ သင်တို့ကို ရူးနေသည်ဟု ပြောကြလိမ့်မည် မဟုတ်လော။

၂၄ သို့သော် လူအပေါင်းတို့သည် ပရောဖက်ပြု၍ မယုံကြည်သောသူ၊ မတတ်သောသူသည် ဝင်လာလျှင်၊ ထိုသူသည် အလုံးစုံတို့ကို ယုံကြည်စိတ်ချ၍ လူအပေါင်းတို့သည် သူ့ကို တရားစီရင်ခြင်းသို့ ရောက်၏။

၂၅ ဤသို့ သူ၏စိတ်နှလုံး၏ လျှို့ဝှက်ချက်များသည် ထင်ရှားလာသဖြင့် သူသည် ပျပ်ဝပ်၍ ဘုရားသခင်ကို ကိုးကွယ်လိမ့်မည်။ ဘုရားသခင်သည် သင်တို့အထဲ၌ အမှန်တရားရှိတော်မူသည်ဟု သက်သေခံလိမ့်မည်။

၂၆ သို့ဖြစ်၍ ညီအစ်ကိုတို့၊ သင်တို့သည် စည်းဝေးကြသောအခါ၊ ဆာလံသီချင်းကိုဎင်း၊ ဩဝါဒစကားတော်ကိုဎင်း၊ ဘာသာစကားကိုဎင်း၊ ဗျာဒိတ်တော်ကိုဎင်း ရကြ၏။ ခပ်သိမ်းသောအမှုတို့ကို တည်ဆောက်ခြင်းအလိုငှာ ပြုကြလော့။

၂၇ တစ်စုံတစ်ယောက်သည် မသိသောဘာသာစကားဖြင့် ဟောပြောလျှင်၊ နှစ်ယောက်ဖြစ်စေ၊ အများဆုံးသုံးယောက်ဖြစ်စေ၊ တစ်ခုချင်းစီပြောစေ။ တစ်ယောက်က အနက်ကို ဘော်ပြစေ။

၂၈ သို့သော် အနက်ဖွင့်သူမရှိလျှင် သူသည် အသင်းတော်၌ တိတ်ဆိတ်စွာနေ၍ ကိုယ့်ကိုယ်ကိုယ်နှင့် ဘုရားသခင်အား ပြောဆိုပါစေ။

၂၉ ပရောဖက်နှစ်ယောက် သို့မဟုတ် သုံးယောက် ဟောပြောကြပါစေ။ အခြားသောသူတို့သည် စီရင်ဆုံးဖြတ်ကြစေ။

၃၀ ထိုင်နေသောသူအား တစ်စုံတစ်ခုကို ဖွင့်ပြတော်မူလျှင်၊ အရင်ပြောသောသူသည် တိတ်ဆိတ်စွာနေပါစေ။

၃၁ အကြောင်းမူကား၊ လူအပေါင်းတို့သည် သင်ယူ၍ လူအပေါင်းတို့သည် နှစ်သိမ့်ခြင်းသို့ ရောက်မည်အကြောင်း၊ သင်တို့ရှိသမျှသည် တယောက်ပြီးတယောက် ပရောဖက်ပြုနိုင်ကြ၏။

၃၂ ပရောဖက်တို့၏ ဝိညာဉ်တို့သည် ပရောဖက်တို့၏ အုပ်စိုးခြင်းကို ခံရကြ၏။

၃၃ အကြောင်းမူကား၊ ဘုရားသခင်သည် ရုန်းရင်းခတ်ခြင်း၏ အရှင်မဟုတ်၊ သန့်ရှင်းသူတို့၏ အသင်းတော်အပေါင်းတို့၌ ရှိသကဲ့သို့ ငြိမ်သက်ခြင်း၏ အရှင်ဖြစ်တော်မူ၏။

၃၄ သင်တို့၏ အမျိုးသမီးများသည် အသင်းတော်များတွင် တိတ်ဆိတ်စွာနေကြပါစေ။ အကြောင်းမူကား၊ သူတို့သည် စကားပြောခွင့်မရှိကြ။ သို့သော် ပညတ်တရားတော်၌ ဆိုထားသည့်အတိုင်း နာခံမှုရှိရန် ပညတ်ထားတော်မူ၏။

၃၅ သူတို့သည် တစ်စုံတစ်ခုကို သင်လိုလျှင်၊ အိမ်၌ မိမိခင်ပွန်းတို့ကို မေးမြန်းကြစေ။ မိန်းမတို့သည် အသင်းတော်၌ ဟောပြောခြင်းသည် ရှက်ဖွယ်သော အကြောင်းဖြစ်၏။

၃၆ အဘယ်အရာနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သင်တို့ထံမှ ထွက်သလော။ သို့မဟုတ် သင်တို့ထံသို့သာ ရောက်သလော။

၃၇ မည်သူမဆို မိမိကိုယ်ကို ပရောဖက် သို့မဟုတ် ဝိညာဉ်ရေးရာ ပုဂ္ဂိုလ်တစ်ဦးဟု ထင်မှတ်ပါက၊ ငါရေးလိုက်သော အရာများသည် ထာဝရဘုရား၏ ပညတ်တော်များဖြစ်ကြောင်း ဝန်ခံပါစေ။

၃၈ မည်သူမဆို မသိလျှင် မသိဘဲနေပါစေ။

၃၉ ထို့ကြောင့် ညီအစ်ကိုတို့၊ ပရောဖက်ပြုခြင်းငှာ အလိုရှိကြလော့။ အခြားသော ဘာသာစကားဖြင့် ပြောဆိုခြင်းကိုလည်း မတားမြစ်ကြနှင့်။

၄၀ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာ၊ အစဉ်တစိုက်ပြုကြလော့။

ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု လျှာတိုင်းဝန်ခံရကြမည်။ ဖိလိပ္ပိ ၂:၁၁

သင်တို့တွင် အကြင်သူသည် ဘာသာတရားကိုင်းရှိုင်းဟန်ဆောင်၍ မိမိလျှာကို မချုပ်တည်းဘဲ မိမိစိတ်နှလုံးကို လှည့်ဖြားလျှင်၊ ထိုသူ၏ ဘာသာတရားသည် အချည်းနှီးဖြစ်၏။ ယာကုပ် ၁:၂၆

ထိုနည်းတူ၊ လျှာသည် သေးငယ်သော အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပြီး အလွန်ကြီးကျယ်သောအရာများကို ကြွားဝါတတ်၏။ မီးအနည်းငယ်သည် မည်မျှကြီးမြတ်သောအရာကို ထွန်းညှိနိုင်သနည်း။ လျှာသည် မီးလည်းဖြစ်၏။ မတရားသောလောကလည်းဖြစ်၏။ ထိုနည်းတူ၊ ငါတို့၏ အင်္ဂါအစိတ်အပိုင်းများထဲတွင် လျှာလည်းရှိ၏။ ထိုလျှာသည် တစ်ကိုယ်လုံးကို ညစ်ညူးစေ၍ သဘာဝလမ်းကြောင်းကို မီးလောင်စေ၏။ ငရဲမီးကိုလည်း လောင်စေ၏။ သားရဲအမျိုးမျိုး၊

ငှက်အမျိုးမျိုး၊ မြွေအမျိုးမျိုး၊ ပင်လယ်၌ရှိသော သတ္တဝါအမျိုးမျိုးတို့ကို အောင်နိုင်ပြီ။ လူသားတို့သည် အောင်နိုင်ပြီ။ သို့သော် လျှာကို အဘယ်သူမျှ အောင်နိုင်၍ မဆုံးမနိုင်သော မကောင်းမှုဖြစ်၏။ သေစေတတ်သော အဆိပ်နှင့် ပြည့်၏။ ငါတို့သည် လျှာဖြင့် ဘုရားသခင်ကို ကောင်းချီးပေးကြ၏။ ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းတော်မူသော လူတို့ကိုလည်း ကျိန်ဆဲကြ၏။ နှုတ်တစ်ချောင်းတည်းမှ ကောင်းချီးပေးခြင်းနှင့် ကျိန်ဆဲခြင်း ထွက်တတ်၏။ ငါ့ညီအစ်ကိုတို့၊ ဤအရာများသည် မဖြစ်သင့်။ ယာကုပ် ၃:၇-၁၀

အသက်ကို နှစ်သက်၍ ကောင်းသောနေ့ရက်များကို တွေ့မြင်လိုသောသူသည် မိမိလျှာကို မကောင်းသောအရာနှင့် ကင်းလွတ်စေ။ နှုတ်ခမ်းလည်း မုသာစကားကို မပြောစေနှင့်။ ၁ ပေတရု ၃:၁၀

ချစ်သားတို့၊ ငါတို့သည် စကားအားဖြင့်သာ မချစ်ဘဲ၊ စိတ်ပါကိုယ်ရောက် ကေန်အမှန် ချစ်ကြကုန်အံ့။ ၁ ယောဟန် ၃:၁၈

ဗျာဒိတ်ကျမ်း

သူတို့သည် သီချင်းသစ်တစ်ပုဒ်ကို သီဆိုကြ၏။ ကိုယ်တော်သည် ထိုစာစောင်ကိုယူ၍ တံဆိပ်များကိုဖွင့်ထိုက်တော်မူ၏။ အကြောင်းမူကား၊ ကိုယ်တော်သည် အသေခံတော်မူခြင်းကို ခံတော်မူပြီ။ လူအမျိုးအနွယ်၊ အသီးအသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်၊ အသီးအသီးလူမျိုးတို့အထဲမှ အကျွန်ုပ်တို့ကို အသွေးတော်အားဖြင့် ဘုရားသခင်အဖို့ ရွေးနှုတ်တော်မူ၏။ ဗျာဒိတ်ကျမ်း ၅:၉

ထိုနောက်မှ ငါကြည့်လျှင်၊ လူအမျိုးမျိုး၊ အမျိုးအနွယ်ခပ်သိမ်း၊ လူစု၊ ဘာသာစကားအမျိုးမျိုးပြောသော လူအုပ်ကြီးအပေါင်းတို့သည် ဖြူသောဝတ်လုံကို ဝတ်ဆင်လျက်၊ လက်ထဲတွင် စွန်ပလွံပင်ကို ကိုင်လျက်၊ ပလ္လင်တော်ရှေ့၊ သိုးသငယ်ရှေ့မှာ ရပ်နေကြ၏။ ဗျာဒိတ်ကျမ်း ၇:၉

သူတို့အပေါ်မှာ ရှင်ဘုရင်တစ်ပါးရှိ၏။ ထိုရှင်ဘုရင်ကား အနက်ဆုံးသောတွင်း၏ ကောင်းကင်တမန်ဖြစ်၏။ ဟေဗြဲဘာသာစကားအားဖြင့် အဗဒ္ဒုန်ဟူ၍ရင်း၊ ဂရိဘာသာစကားအားဖြင့် အပေါလျုန်ဟူ၍ရင်း ခေါ်ဝေါ်၏။ ဗျာဒိတ်ကျမ်း ၉:၁၁

သင်သည် လူအမျိုးမျိုး၊ လူမျိုးအမျိုးမျိုး၊ ဘာသာစကားအမျိုးမျိုးနှင့် ရှင်ဘုရင်များရှေ့တွင် တဖန် ပရောဖက်ပြုရမည်ဟု ငါ့အား မိန့်တော်မူ၏။ ဗျာဒိတ်ကျမ်း ၁၀:၁၁

လူအမျိုးမျိုး၊ လူအမျိုးအနွယ်၊ ဘာသာစကားအမျိုးမျိုးပြောသော သူတို့သည် သုံးရက်ခွဲပတ်လုံး အလောင်းများကို မြင်ရကြလိမ့်မည်။ သင်္ချိုင်း၌ သင်္ဂြိုဟ်ခြင်းကို အခွင့်မပေးဘဲ နေကြလတံ့။ ဗျာဒိတ်ကျမ်း ၁၁:၉

သန့်ရှင်းသူတို့ကို စစ်တိုက်၍ အောင်နိုင်သောအခွင့်ကို ရ၏။ လူအမျိုးအနွယ်၊ ဘာသာစကား၊ တိုင်းနိုင်ငံအပေါင်းတို့ကို အုပ်စိုးရသော အခွင့်ကိုလည်း ပေးတော်မူ၏။ ဗျာဒိတ်ကျမ်း ၁၃:၇

မြေကြီးပေါ်မှာနေသောသူမှစ၍ လူအမျိုးမျိုး၊ လူအမျိုးအနွယ်၊ အသီးအသီးဘာသာစကားကိုပြောသော လူစုအပေါင်းတို့အား ထာဝရဧဝံဂေလိတရားကို ဟောရသော ကောင်းကင်တမန်တပါးသည် ကောင်းကင်အလယ်၌ ပျံဝဲနေသည်ကို ငါမြင်၏။ (ဗျာဒိတ် ၁၄:၆)

ပဥ္စမကောင်းကင်တမန်သည် မိမိဖလားကို သားရဲ၏ပလ္လင်ပေါ်သို့ သွန်းလောင်းလေ၏။ သူ၏နိုင်ငံတော်သည် မှောင်မိုက်နှင့်ပြည့်၏။ သူတို့သည် ဝေဒနာကြောင့် မိမိတို့လျှာကို ကိုက်ခဲကြ၏။ ဟေဗြဲဘာသာစကားဖြင့် အာမဂေဒုန်ဟုခေါ်သော အရပ်၌ သူတို့ကို စုဝေးစေ၏။ ဗျာဒိတ် ၁၆:၁၀၊၁၆

ဗျာဒိတ်ကျမ်း ၁၇:၁၅ “ပြည့်တန်ဆာထိုင်နေသော ရေများသည် လူအမျိုးမျိုး၊ အစုအဝေးအမျိုးမျိုး၊ လူမျိုးအမျိုးမျိုးနှင့် ဘာသာစကားအမျိုးမျိုးပြောသော လူများဖြစ်ကြ၏။” ဟု ငါ့အား မိန့်တော်မူ၏။

အပိုကရိဖာ

အို လူသားတို့၊ ရှင်ဘုရင်သည် ဤသို့ နာခံခံရလျှင် အဘယ်သို့လျှင် တန်ခိုးအကြီးဆုံး မဖြစ်နိုင်မည်နည်း။ သူသည် လျှာကို ထိန်းထား၏။ ၁ အက်ဒရပ်စ် ၄:၁၂

ဒါပေမယ့် သူ့ရဲ့ ပါးစပ်ကနေ မီးလျှံလို မှုတ်ထုတ်လိုက်တာကို၊ သူ့ရဲ့ နှုတ်ခမ်းတွေကနေ မီးလျှံလို မှုတ်ထုတ်လိုက်တာကို၊ သူ့ရဲ့ လျှာကနေ မီးပွားတွေနဲ့ မုန်တိုင်းတွေကို ထုတ်လွှတ်လိုက်တာကို ကျွန်တော်ပဲ မြင်လိုက်ရတယ်။ (၂ အက်ဒရပ်စ် ၁၃:၁၀)

ငါမူကား၊ နေ့အချိန်၌ စကားပြော၏။ ညအချိန်၌ လျှာကို မချုပ်တည်း။ (၂ အက်ဒရပ်စ် ၁၄:၄၃)

သူတို့ ယုတ်မာစွာ ကျူးလွန်သော သူတို့၏ မကောင်းမှုကို ငါ နောက်ထပ် မပြောဘဲနေတော့မည်၊ သူတို့ မတရားစွာ လုပ်ဆောင်သော အရာများတွင်လည်း ငါ သည်းမခံတော့။ ကြည့်ရှုလော့၊ အပြစ်မဲ့သူနှင့် ဖြောင့်မတ်သော အသွေးသည် ငါ့ထံသို့ အော်ဟစ်လျက်ရှိ၏။ ဖြောင့်မတ်သော သူတို့၏ ဝိညာဉ်သည် အဆက်မပြတ် ညည်းတွားမြည်တမ်း၏။ ၂ အက်ဒရပ်စ် ၁၅:၈

သို့သော်လည်း သူသည် သူတို့၏ နယ်နိမိတ်များကို ဖြိုဖျက်၍ သူတို့၏ သစ်ပင်များကို ခုတ်လှဲခဲ့သည်။ အကြောင်းမှာ သူသည် တိုင်းပြည်၏ ဘုရားအားလုံးကို ဖျက်ဆီးရန်၊ လူမျိုးအားလုံးသည် နေဗုခဒ်နေဇာကိုသာ ကိုးကွယ်ရန်နှင့် ဘာသာစကားနှင့် မျိုးနွယ်စုအားလုံးသည် သူ့ကို ဘုရားသခင်အဖြစ် ခေါ်ဝေါ်ရန် အမိန့်တော်ရှိသောကြောင့်ဖြစ်သည်။ ယုဒိတ် ၃:၈

အကြောင်းမူကား၊ ပညာသည် ချစ်ခင်တတ်သောစိတ်ရှိ၏။ မိမိစကားကို ကဲ့ရဲ့သောသူကို အပြစ်မတင်။ ဘုရားသခင်သည် သူ၏စိတ်နှလုံးကို အမှန်အတိုင်းမြင်တော်မူသောသူ၊ သူ၏လျှာကို နားထောင်တော်မူသောသူ ဖြစ်တော်မူ၏။ ရှောလမုန်၏ပညာ ၁:၆

ထို့ကြောင့် အကျိုးမရှိသော ညည်းညူခြင်းကို သတိပြုကြလော့။ ဆဲဆိုခြင်းကို ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား၊ အချည်းနှီးဖြစ်မည့် လျှို့ဝှက်သော စကားမရှိ။ လိမ်လည်သော နှုတ်သည် ဝိညာဉ်ကို သတ်တတ်၏။ ရှောလမုန်၏ ပညာရှိစကား ၁:၁၁

ငါပြောသောအခါ သူတို့သည် ငါ့စကားကို နားထောင်ကြလိမ့်မည်။ ငါအများကြီးပြောလျှင် သူတို့သည် ၎င်းတို့၏ပါးစပ်ကို လက်နှင့်ပိတ်ကြလိမ့်မည်။ ရှောလမုန်၏ပညာရှိ ၈:၁၂

အကြောင်းမူကား၊ ပညာသည် စကားအသောသူ၏ နှုတ်ကိုဖွင့်၍၊ စကားမပြောနိုင်သောသူတို့၏ လျှာကို နှုတ်ဖြင့် ဟောပြောစေတော်မူ၏။ (ရှောလမုန်၏ ပညာရှိစကား ၁၀:၂၁)

စကားအားဖြင့် ပညာကိုရင်း၊ လျှာအားဖြင့် ပညာကိုရင်း သိလိမ့်မည်။ ဒေသနာကျမ်း ၄:၂၄

သင်၏လျှာ၌ အလျင်စလိုမပြုနှင့်။ သင်၏အပြုအမူ၌ ပေါ့လျော့ခြင်းနှင့် ပေါ့လျော့ခြင်း မပြုနှင့်။ ဒေသနာကျမ်း ၄:၂၉

လေတိုက်တိုင်း မလှော်ကြနှင့်။ လမ်းရှိသမျှသို့ မလိုက်ကြနှင့်။ လျှာနှစ်ခွရှိသော အပြစ်သားသည် ထိုနည်းတူပြုတတ်၏။ ဒေသနာ ၅:၉

ဂုဏ်အသရေနှင့် ရှက်ကြောက်ခြင်းသည် စကားပြောခြင်း၌ ရှိ၏။ လူ၏လျှာသည် သူ၏ကျဆုံးခြင်းအကြောင်းဖြစ်၏။ ဒေသနာ ၅:၁၃

ကုန်းတိုက်သူဟု မခေါ်ဝေါ်ကြနှင့်။ ကိုယ်လျှာဖြင့် ချောင်းမြောင်း၍ မနေနှင့်။ သူခိုးသည် မကောင်းသောအရှက်ကွဲခြင်းကိုရင်း၊ နှစ်ခွသောလျှာသည် မကောင်းသောအပြစ်ဒဏ်ကိုရင်း ခံရလိမ့်မည်။ ဒေသနာ ၅:၁၄

မိတ်ဆွေဖြစ်မည့်အစား ရန်သူမဖြစ်ပါနှင့်။ ထိုသို့ပြုခြင်းဖြင့် သင်သည် မကောင်းသောဂုဏ်သတင်း၊ ရှက်ကြောက်ခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံရလိမ့်မည်။ ထိုနည်းတူ၊ စကားနှစ်ခွရှိသော အပြစ်သားသည်လည်း ဖြစ်လိမ့်မည်။ ဒေသနာကျမ်း ၆:၁

ချိုသာသောစကားသည် မိတ်ဆွေတို့ကို များပြားစေတတ်၏။ တင့်တယ်သောစကားသည် ကြင်နာသောနှုတ်ဆက်ခြင်းကို တိုးပွားစေတတ်၏။ (ဒေသနာကျမ်း ၆:၅)

စကားကြွယ်ဝသောသူနှင့် မရန်ငြိုးနှင့်၊ မီးပေါ်မှာ ထင်းမပုံနှင့်။ ဒေသနာကျမ်း ၈:၃

စကားကြမ်းသောသူသည် မိမိမြို့တွင် အန္တရာယ်ရှိတတ်၏။ စကားမြန်သောသူသည်လည်း မုန်းတီးခြင်းကို ခံရလိမ့်မည်။ ဒေသနာ ၉:၁၈

ချမ်းသာသောသူသည် စကားပြောသောအခါ၊ လူတိုင်း မိမိလျှာကို ထိန်းထား၍၊ သူပြောသောအရာကို ကြည့်ရှုသောအခါ၊ သူတို့သည် မိုးတိမ်တိုင်အောင် မြှောက်ကြ၏၊ ဆင်းရဲသောသူသည် စကားပြောလျှင် ဤသူကား အဘယ်သူနည်းဟု မေးကြ၏။ သူသည် လဲကျလျှင်လည်း သူ့ကို လှဲချရန် ကူညီပေးကြလိမ့်မည်။ ဒေသနာကျမ်း ၁၃:၂၃

နားလည်နိုင်သော ဉာဏ်ပညာကို၎င်း၊ လျှာကို၎င်း၊ မျက်စိကို၎င်း၊ နားကို၎င်း၊ စိတ်နှလုံးကို၎င်း ပေးတော်မူ၏။ ဒေသနာကျမ်း ၁၇:၆

မိမိလျှာကို ထိန်းကျောင်းနိုင်သူသည် ရန်ငြိုးမရှိဘဲ အသက်ရှင်လိမ့်မည်။ စကားများခြင်းကို မုန်းတီးသူသည် မကောင်းမှုနည်းပါးလိမ့်မည်။ ဒေသနာ ၁၉:၆

မိမိစိတ်နှလုံးထဲက မဟုတ်သော စကားဖြင့် ချော်လဲတတ်သောသူရှိ၏။ မိမိလျှာဖြင့် မမှားဘဲ နေသောသူသည် အဘယ်သူနည်း။ ဒေသနာ ၁၉:၁၆

မလျောက်ပတ်သော ဆုံးမခြင်း ရှိ၏။ အချို့သောသူတို့သည် မိမိလျှာကို ထိန်းထား၍ ပညာရှိကြ၏။ ဒေသနာကျမ်း ၂၀:၁

အချို့သောသူတို့သည် ပြန်ပြောရန် အကြောင်းမရှိသောကြောင့် နှုတ်ကို ချုပ်ထားကြ၏။ အချို့တို့သည် မိမိအချိန်ကို သိ၍ တိတ်ဆိတ်စွာနေကြ၏။ ဒေသနာကျမ်း ၂၀:၆

ပညာရှိသောသူသည် အခွင့်အရေးကို မမြင်မချင်း လျှာကို ထိန်းထားလိမ့်မည်။ စကားများသောသူနှင့် မိုက်မဲသောသူမူကား၊ အချိန်ကို မမှတ်တတ်။ ဒေသနာကျမ်း ၂၀:၇

လမ်းခင်းပေါ်မှာ ချော်လဲတာက လျှာနဲ့ချော်တာထက် ပိုကောင်းတယ်။ ဒါကြောင့် မတရားသူတွေ အလျင်အမြန် ကျဆုံးလိမ့်မယ်။ (ဒေသနာ ၂၀:၁၈)

ငါသည် ချက်ခြင်းမလဲစေခြင်းငှာ၎င်း၊ ငါ့လျှာသည် ငါ့ကိုမဖျက်ဆီးစေခြင်းငှာ၎င်း၊ ငါ့နှုတ်ရှေ့မှာ ကင်းစောင့်ကို၎င်း၊ ငါ့နှုတ်ခမ်းပေါ်မှာ ပညာ၏တံဆိပ်ကို၎င်း အဘယ်သူထားမည်နည်း။ ဒေသနာ ၂၂:၂၇

ငါ့စိတ်နှလုံးထဲမှာ ပျော်ရွှင်စရာလို့ ငါဆုံးဖြတ်ထားတဲ့ အရာကိုးခုရှိတယ်၊ ဆယ်ခုမြောက်တစ်ခုကို ငါ့လျှာနဲ့ ပြောမယ်။ သူ့သားသမီးတွေအတွက် ဝမ်းမြောက်တဲ့သူ၊ ရန်သူကျဆုံးတာကို မြင်တွေ့ဖို့ အသက်ရှင်တဲ့သူ။ ဒေသနာ ၂၅:၇

နားလည်မှုရှိသော မယားနှင့်အတူနေထိုင်၍၊ စကားမချော်၊ မိမိထက်သာ၍ မထိုက်တန်သော သူကို မပြုစုသောသူသည် ကောင်းကြီးမင်္ဂလာရှိ၏။ ဒေသနာ ၂၅:၈

အခြားမိန်းမအပေါ် ငြူစူသောမိန်းမမူကား၊ စိတ်နှလုံးဝမ်းနည်းခြင်းနှင့် ဝမ်းနည်းခြင်းဖြစ်၏။ ခပ်သိမ်းသောသူတို့နှင့် ဆက်သွယ်တတ်သော လျှာ၏ ဒဏ်ချက်လည်း ဖြစ်၏။ ဒေသနာကျမ်း ၂၆:၆

ကုန်းတိုက်သောသူနှင့် စကားနှစ်ခွပြောသောသူကို ကျိန်ဆဲလော့။ အကြောင်းမူကား၊ ထိုသို့သောသူတို့သည် ငြိမ်းချမ်းစွာနေထိုင်သော သူအများကို ဖျက်ဆီးကြ၏။ ကုန်းတိုက်သောလျှာသည် လူအများကို စိတ်အနှောင့်အယှက်ဖြစ်စေ၍ လူမျိုးတမျိုးမှ လူမျိုးတမျိုးသို့ နှင်ထုတ်ပြီ။ ခိုင်ခံ့သောမြို့တို့ကို ဖြိုဖျက်၍ လူကြီးလူကောင်းတို့၏ အိမ်များကို ဖြိုဖျက်ပြီ။ ကုန်းတိုက်သောလျှာသည် သီလရှိသော မိန်းမတို့ကို နှင်ထုတ်၍ သူတို့၏ ကြိုးစားအားထုတ်မှုကို လုယူပြီ။ နားထောင်သောသူသည် သက်သာခြင်းကို မတွေ့ရ၊ ငြိမ်ဝပ်စွာ မနေရ။ ကြာပွတ်၏ ရိုက်ချက်သည် အသား၌ အမှတ်အသားဖြစ်စေ၏။ လျှာ၏ ရိုက်ချက်သည် အရိုးတို့ကို ချိုးဖဲ့တတ်၏။ ဓားသွားဖြင့် များစွာသောသူတို့သည် ကျဆုံးကြပြီ။ လျှာဖြင့်

ကျဆုံးသောသူကား များများမဟုတ်။ ဓား၏ အဆိပ်ဖြင့် ကာကွယ်ခံရသောသူသည် ကောင်းချီးခံစားရ၏။ ဓား၏ ထမ်းပိုးကို မဆွဲ၊ ချည်နှောင်ခြင်းကို မခံရ။ အကြောင်းမူကား၊ ဓား၏ ထမ်းပိုးသည် သံထမ်းပိုးဖြစ်၏။ ဓား၏ ကြိုးသည် ကြေးဝါကြိုးဖြစ်၏။ သေခြင်းတရားသည် မကောင်းသော သေခြင်းဖြစ်၏။ သင်္ချိုင်းသည် သာ၍ကောင်း၏။ ဘုရားသခင်ကို ကြောက်ရွံ့သော သူတို့ကို မအုပ်စိုးရ၊ မီးရှို့ခြင်းကို မခံရ။ ဒေသနာ ၂၈:၁၃–၂၂

သင်၏စကားသည် တိုတိုတုတ်တုတ်နှင့် စကားများစွာကို နားလည်နိုင်ရမည်။ သိသော်လည်း လျှာကို ထိန်းထားနိုင်သူကဲ့သို့ ဖြစ်လော့။ ဒေသနာကျမ်း ၃၂:၈

မိန်းမ၏အလှသည် မျက်နှာကို ရွှင်လန်းစေတတ်၏။ ယောကျ်ားသည် အလှထက်သာ၍ နှစ်သက်တတ်၏။ သူမ၏လျှာ၌ ကရုဏာ၊ နူးညံ့သိမ်မွေ့ခြင်းနှင့် နှစ်သိမ့်ခြင်းရှိလျှင်၊ သူမ၏ခင်ပွန်းသည် အခြားယောကျ်ားများကဲ့သို့ မဟုတ်ပါ။ ဒေသနာကျမ်း ၃၆:၂၂–၂၃

ကောင်းမှုနှင့် မကောင်းမှု၊ အသက်ရှင်ခြင်းနှင့် သေခြင်း၊ သို့သော် လျှာသည် သူတို့ကို အစဉ်အုပ်စိုး၏။ (ဒေသနာ ၃၇:၁၈)

ပလွေနှင့် တယောသည် ချိုမြိန်သော တေးသွားကို တီးခတ်တတ်၏။ သို့သော် သာယာသော လျှာသည် ထိုနှစ်ပါးတို့ အပေါ်မှာ ရှိ၏။ (ဒေသနာကျမ်း ၄၀:၂၁)

ဆီရက်၏သား ယေရှု၏ဆုတောင်းချက်။ အို သခင်နှင့်ဘုရင်၊ အကျွန်ုပ်၏ကယ်တင်ရှင်၊ ကိုယ်တော်အား ကျေးဇူးတင်ပါမည်။ အို ဘုရားသခင်၊ အကျွန်ုပ်၏ကယ်တင်ရှင်၊ ကိုယ်တော်အား ချီးမွမ်းပါမည်။ ကိုယ်တော်၏နာမတော်ကို ချီးမွမ်းပါ၏။ အကြောင်းမူကား၊ ကိုယ်တော်သည် အကျွန်ုပ်၏ကာကွယ်သူနှင့် ကူညီသူဖြစ်တော်မူ၏။ အကျွန်ုပ်၏ခန္ဓာကိုယ်ကို ပျက်စီးခြင်းမှရင်း၊ ပုတ်ခတ်သောလျှာ၏ထောင်ချောက်မှရင်း၊ မုသာကိုလုပ်ကြံသောနှုတ်ခမ်းများမှရင်း စောင့်ရှောက်တော်မူပြီ။ အကျွန်ုပ်၏ရန်သူများအပေါ်တွင် ကူညီသူဖြစ်တော်မူ၏။ ကိုယ်တော်၏နာမတော်၏ကရုဏာတော်နှင့် ကြီးကျယ်မြင့်မြတ်မှုအတိုင်း၊ အကျွန်ုပ်ကိုကိုက်စားရန် အသင့်ရှိနေသောသူတို့၏သွားများမှရင်း၊ အကျွန်ုပ်အသက်ကိုရှာသောသူတို့၏လက်မှရင်း၊ အကျွန်ုပ်ခံရသော ဒုက္ခအမျိုးမျိုးမှရင်း၊ အရပ်ရပ်၌ မီးဖြင့်ကိုက်ဖြတ်ခြင်းမှရင်း၊ အကျွန်ုပ်မမွေးသောမီးအလယ်မှရင်း၊ ငရဲ၏ဝမ်းဗိုက်အနက်မှရင်း၊ မစင်ကြယ်သောလျှာမှရင်း၊ မုသာစကားမှရင်း အကျွန်ုပ်ကယ်နှုတ်ပါ၏။ မတရားသောလျှာမှ ရှင်ဘုရင်အား စွပ်စွဲချက်ကြောင့် အကျွန်ုပ်၏ဝိညာဉ်သည် သေခြင်းသို့ပင် နီးကပ်လာ၍၊ အကျွန်ုပ်၏အသက်သည် အောက်ငရဲသို့နီးကပ်လာပါပြီ။ ဒေသနာ ၅၁:၁–၆

ထာဝရဘုရားသည် ငါ့အား အကျိုးပေးရာဘို့ လျှာကို ပေးတော်မူပြီ။ ထိုလျှာဖြင့် ငါချီးမွမ်းမည်။

သူတို့၏လျှာကိုကား၊ လက်သမားက ပွတ်တိုက်ပြီး သူတို့ကိုယ်တိုင် ရွှေချ၍ ငွေဖြင့် မွမ်းမံထားသော်လည်း၊ မုသာစကားသာရှိ၍ စကားမပြောနိုင်ကြ။ ယေရမိညြဝါဒစာ ၁:၈

ထိုအပူကိုချက်ချင်းပေးသောအခါ၊ သူသည် ဦးစွာစကားပြောသူ၏လျှာကိုဖြတ်ရန်နှင့် သူ့ခန္ဓာကိုယ်၏ အစွန်ဆုံးအပိုင်းများကိုဖြတ်ရန် အမိန့်ပေးခဲ့ပြီး သူ့ညီအစ်ကိုများနှင့် သူ့မိခင်တို့သည် ကြည့်ရှုနေကြသည်။ (၂ မက္ကာဘီး ၇:၄)

သူ့နောက်တွင် တတိယမြောက်လူသည် လှောင်ပြောင်သူဖြစ်လာပြီး သူ့ကို တောင်းဆိုသောအခါ သူသည် လျှာကိုထုတ်လိုက်ပြီး မကြာမီတွင် ယောကျ်ားပီသစွာ လက်များကို ဆန့်ထုတ်လိုက်သည်။ ၂ မက္ကာဘီး ၇:၁၀

ထိုမတရားသော နီကာနော်၏ လျှာကို ဖြတ်ပြီးသောအခါ၊ ငှက်တို့အား အပိုင်းပိုင်းခွဲ၍ ပေး၍ သူ၏ရူးသွပ်မှု၏ အကျိုးကျေးဇူးကို ဗိမာန်တော်ရှေ့တွင် ချိတ်ဆွဲထားရန် အမိန့်ပေးတော်မူ၏။ (၂ မက္ကာဘီး ၁၅:၃၃)

ထိုနေ့ကို အခမ်းအနားမရှိဘဲ မဖြတ်သန်းစေရန် ဘုံအမိန့်ဖြင့် စီရင်ဆုံးဖြတ်ကြ၏။ ထိုလကို ရှုရိဘာသာစကားဖြင့် အာဒါဟုခေါ်ပြီး မာဒိုချီးယပ်စ်နေ့မတိုင်မီတစ်ရက်အလိုတွင် ကျင်းပရန်လည်း စီရင်ဆုံးဖြတ်ကြ၏။ ၂ မက္ကာဘီး ၁၅:၃၆

နောက်

ဇာတိပကတိလျှာနှင့်၎င်း၊ ငါ့နှုတ်ထွက်အသက်ဖြင့်၎င်း ငါပြောမည့်အရာကို ငါအိပ်ပျော်နေစဉ် ငါမြင်၏။ ထိုစကားများကို ကြီးမြတ်တော်မူသောဘုရားသခင်သည် လူတို့အား စိတ်နှလုံးနှင့် ပြောဆိုနားလည်စေရန် ပေးသနားတော်မူ၏။ ငါသည် ကျောက်မျက်ရတနာများဖြင့် တည်ဆောက်ထားပြီး မီးလျှံများဝန်းရံထားသော နံရံတစ်ခုအနီးသို့ ရောက်သောအခါ ငါ့ကို ထိတ်လန့်စေ၏။ ငါသည် မီးလျှံများထဲသို့ ဝင်၍ ကျောက်မျက်ရတနာများဖြင့် တည်ဆောက်ထားသော အိမ်ကြီးတစ်လုံးအနီးသို့ ရောက်လေ၏။ အိမ်၏နံရံများသည် ကျောက်မျက်ရတနာများဖြင့် ပြုလုပ်ထားသော ကြမ်းပြင်ကဲ့သို့ဖြစ်ပြီး ၎င်း၏အောက်ခြေသည် ကျောက်မျက်ရတနာဖြင့် ပြုလုပ်ထားသည်။ နောက် ၁၄:၂၉–၁၀

ထိုကျောက်မျက်ရတနာများကြားတွင် အသက်ရှင်သောမီးလျှံများ၏လျှာများကို ငါမြင်၏။ နောက် ၇၁:၅

ငါသည် ဖြောင့်မတ်ခြင်း၌ လက်များကို မြှောက်၍၊ သန့်ရှင်း၍ ကြီးမြတ်တော်မူသော ဘုရားသခင်ကို ကောင်းချီးပေး၏။ ငါ့နှုတ်ထွက်အသက်နှင့်၎င်း၊ ဘုရားသခင်သည် လူသားတို့၏ ဇာတိပကတိသားတို့အဘို့ ဖန်ဆင်းတော်မူသော ဇာတိပကတိလျှာနှင့်၎င်း ပြောဆို၏။ သူတို့သည် အသက်ကို၎င်း၊ လျှာကို၎င်း၊ ပြောဆိုရသော နှုတ်ကို၎င်း ပေးတော်မူ၏။ နောက် ၈၄:၁

ဂျက်ရှာ

ခပ်သိမ်းသော လူမျိုး၊ ဘာသာစကားအမျိုးမျိုးနှင့် လောကီသားတို့သည် သူ၏ ဂုဏ်သတင်းကို ကြားသိကြသောအခါ၊ သူ့ထံသို့ စုဝေး၍ မြေပေါ်မှာ ဦးချ၍ ပူဇော်သက္ကာများကို ယူဆောင်လာကြ၏။ သူသည် သူတို့၏ သခင်နှင့် ရှင်ဘုရင် ဖြစ်လာ၏။ ထိုသူအပေါင်းတို့သည် ရှိနာမြို့၌ သူနှင့်အတူ နေထိုင်ကြ၏။ နိမ်ရောဒသည် မြေကြီးပေါ်မှာ နောဧ၏သားအပေါင်းတို့ကို အုပ်စိုး၍ သူတို့အားလုံးသည် သူ၏ တန်ခိုးနှင့် အကြံဉာဏ်အောက်တွင် ရှိကြ၏။ မြေကြီးတပြင်လုံးသည် ဘာသာစကား တစ်မျိုးတည်းနှင့် စည်းလုံးညီညွတ်သော စကားများ ရှိကြသော်လည်း နိမ်ရောဒသည် ထာဝရဘုရား၏ လမ်းစဉ်အတိုင်း မလိုက်။ ရှေးလွှမ်းမိုးခြင်း ကာလမှစ၍ ထိုကာလတိုင်အောင် သူ့ရှေ့၌ရှိသော လူအပေါင်းတို့ထက် သာ၍ ဆိုးယုတ်၏။ (ယာရှာ ၇:၄၅–၄၆)

နိမ်ရောဒမင်းကြီးသည် လုံခြုံစွာစိုးစံလေ၏။ မြေကြီးတပြင်လုံးသည် သူ့လက်အောက်၌ရှိ၍၊ မြေကြီးတပြင်လုံးသည် ဘာသာစကားတမျိုးတည်း၊ စကားတမျိုးတည်းရှိ၏။ ဘုရားသခင်သည် သူ့ရှေ့၌ရပ်နေသော ကောင်းကင်တမန်ခုနစ်ဆယ်တို့အား၊ သူ့အနီး၌ရှိသောသူတို့အား၊ လာကြ၊ ငါတို့သည် ဆင်းသက်၍ သူတို့၏လျှာများကို ရှုပ်ထွေးစေကြကုန်အံ့ဟု မိန့်တော်မူ၏။ သူတို့သည်လည်း ထိုသို့ပြုကြ၏။ ထိုနေ့မှစ၍ သူတို့သည် မိမိတို့အိမ်နီးချင်း၏လျှာကို မေ့လျော့ကြ၏။ တယောက်နှင့်တယောက် ဘာသာစကားပြောရမည်ကို နားမလည်နိုင်ကြ၊ ဆောက်လုပ်သူသည် မိမိအိမ်နီးချင်း

လက်မှ ထုံး သို့မဟုတ် ကျောက်ကိုယူသောအခါ၊ ဆောက်လုပ်သူသည် စွန့်ပစ်၍ အိမ်နီးချင်းအပေါ် သို့ ပစ်ချသဖြင့် ထိုသူသည် သေလိမ့်မည်။ ယာရှာ ၉:၂၀၊ ၃၂–၃၃

ရုပ်တုများ၏ပုံစံမှာ သားဦးကိုယူ၍ သတ်ခြင်း၊ ဆံပင်ကို နှုတ်ခြင်း၊ ဆားကိုယူ၍ ဦးခေါင်းကို ဆားဖြင့်နယ်၍ ဆီဖြင့်လိမ်းခြင်း၊ ကြေးနီပြားငယ် သို့မဟုတ် ရွှေပြားတစ်ပြားကိုယူ၍ နာမတော်ကိုရေးခြင်း၊ ပြားကိုလျှာအောက်တွင်ထားခြင်း၊ ပြားနှင့်အတူ ဦးခေါင်းကိုလျှာအောက်တွင်ထား၍ အိမ်၌ထားခြင်း၊ ပြားရှေ့တွင် မီးထွန်းခြင်းနှင့် ဦးချခြင်းဖြစ်၏။ (ယာရှာ ၃၁:၄၁)

သူတို့သည် သူငယ်ကို သူတို့ရှေ့၌ ထား၍၊ သူငယ်သည် ရှဟံကျောက်ဆီသို့ လက်ကိုဆန့်၍ ကြိုးစားသော်လည်း၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည် လက်ကိုကိုင်၍ မီးခဲပေါ်မှာ တင်သဖြင့်၊ သူ့လက်၌ မီးခဲငြိမ်းလေ၏။ သူသည် လက်ကို မြှောက်၍ သူ့ပါးစပ်ထဲသို့ ထည့်သဖြင့် သူ့နှုတ်ခမ်းတစ်စိတ်တစ်ပိုင်းနှင့် လျှာတစ်စိတ်တစ်ပိုင်း လောင်လေ၏။ သူသည် ပါးစပ်နှင့်လျှာ၌ လေးလံလေ၏။ (Jasher 70:29)

ကျွန်ုပ်တို့၏လျှာသည် ကိုယ်တော်၏တန်ခိုးတော်ကို ပြောပြပါမည်၊ ကိုယ်တော်၏အံ့ဖွယ်အမှုတော်များကို ကျွန်ုပ်တို့ သီဆိုချီးမွမ်းပါမည်။ အကြောင်းမူကား၊ ရန်သူများလက်မှ ကျွန်ုပ်တို့ကိုကယ်တင်တော်မူပြီ၊ ရန်သူတို့လက်မှ ကယ်နှုတ်တော်မူပြီ၊ ငါတို့ရှေ့မှ သူတို့ကို ဖျက်ဆီးတော်မူပြီ၊ ငါတို့ခြေအောက်၌ နှိမ့်ချတော်မူပြီ၊ (ယာရှာ ၈၉:၂၀–၂၁)

ဂျူဗလီများ

ထိုနေ့၌ သားရဲ၊ နွား၊ ငှက်၊ လမ်းလျှောက်တတ်သမျှ၊ လှုပ်ရှားတတ်သမျှသော သတ္တဝါတို့၏ နှုတ်ကို ပိတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် အချင်းချင်း နှုတ်ခမ်းတညီတညွတ်တည်း ပြောဆိုကြ၏။ ယုဘိလ ၃:၂၈

၎င်းသည် ကာရာဆိုအထိ ကျယ်ပြန့်သည်။ ၎င်းသည် တောင်ဘက်သို့ မျက်နှာမူသော လျှာ၏ ရင်ခွင်တွင် ရှိသည်။ သူ၏ဝေစုသည် ကြီးမားသောပင်လယ်တစ်လျှောက် ကျယ်ပြန့်ပြီး တောင်ဘက်သို့ မျက်နှာမူသော လျှာ၏ အနောက်ဘက်သို့ ရောက်ရှိသည်အထိ ဖြောင့်တန်းစွာ ကျယ်ပြန့်သည်။ ဤပင်လယ်ကို အီဂျစ်ပင်လယ်၏ လျှာဟု ခေါ်သည်။ ဂျူဗလီး ၈:၁၃–၁၄

အာဖာဇဒ်အဖို့ တတိယအပိုင်းသည် ဧဒုံပင်လယ်နှင့် ထိစပ်သော ဥဖရတ်မြစ်အရှေ့ဘက်ရှိ ခါလဒဲပြည်၏ နယ်မြေတစ်ခုလုံးနှင့် အဲဂုတ္တုပြည်ကို မျက်နှာမူထားသော ပင်လယ်လျှာနှင့် နီးစပ်သော သဲကန္တာရရေအားလုံး၊ လေဗနုန်ပြည်တစ်ခုလုံးနှင့် ဥဖရတ်မြစ်နယ်နိမိတ်အထိ သာနိရမြို့နှင့် အာမနမြို့တို့ အသီးသီး ...

ငါသည် သူ၏နှုတ်၊ သူ့နားရွက်၊ သူ့နှုတ်ခမ်းတို့ကို ဖွင့်၍ ဖန်ဆင်းခြင်း၏ ဘာသာစကားဖြင့် ဟေဗြဲဘာသာစကားဖြင့် သူနှင့် စကားပြောစပြု၏။

သင်၏အမိ အသက်ရှင်စဉ်ကာလ၌ စိတ်ကို လန်းဆန်းစေသကဲ့သို့၊ သင့်ကို ဘွားမြင်သော သူ၏ဝမ်းသည် သင့်ကို ကောင်းချီးပေးလိမ့်မည်။ ငါ၏မေတ္တာနှင့် ငါ့ရင်သားတို့သည် သင့်ကို ကောင်းချီးပေး၍ ငါ့နှုတ်နှင့် ငါ့လျှာတို့သည် ကိုယ်တော်ကို အလွန်ချီးမွမ်းကြ၏။ (Jubilees 25:19)

ယောသပ်သည် ထိုသူအပေါင်းတို့သည် အချင်းချင်း ကောင်းမြတ်ခြင်း၌ တညီတညွတ်တည်း ရှိသည်ကို မြင်လျှင်၊ မိမိစိတ်ကို မချုပ်တည်းနိုင်ဘဲ မိမိသည် ယောသပ်ဖြစ်ကြောင်း ပြောပြလေ၏။ ဟေဗြဲဘာသာစကားအားဖြင့် သူတို့နှင့် စကားပြော၍ သူတို့လည်ပင်းကို ဖက်၍ ငိုကြွေးလေ၏။ ယုဘိလ ၄၃:၁၄–၁၅

ပျောက်ဆုံးသွားသော သမ္မာကျမ်းစာအုပ်များ

သိုးထိန်းများသည် တူညီသောအလုပ်တွင် လုပ်ကိုင်နေကြသောကြောင့် ထိုအချိန်က လိုဏ်ဂူသည် ဘုန်းကြီးသော ဗိမာန်တော်ကဲ့သို့ ထင်ရပြီး အဘယ်ကြောင့်ဆိုသော် သခင်ခရစ်တော် ဖွားမြင်တော်မူခြင်းကြောင့် ကောင်းကင်တမန်များနှင့် လူတို့၏ လျှာများသည် ဘုရားသခင်ကို ကိုးကွယ်ချီးမြှောက်ရန် စည်းလုံးညီညွတ်ကြသောကြောင့် ဖြစ်သည်။

ချက်ချင်းပင် သူမ၏လျှာကြိုးလွတ်သွားပြီး သူမ၏နားများပွင့်လာကာ သူမကိုပြန်လည်ကောင်းမွန်စေတော်မူသော ဘုရားသခင်အား ချီးမွမ်းသီချင်းဆိုလေတော့သည်။ ယေရှုခရစ်၏ငယ်စဉ်က ဧဝံဂေလိတရားတော် ပထမစောင် ၆:၇

ယေရှုကလည်း၊ သူတို့၌ စကားပြောနိုင်သော တန်ခိုးမရှိလျှင် မပြောနိုင်ကြ။ ကောင်းမကောင်းကို ပြောတတ်သော အခွင့်ရှိသောကြောင့်၊ ထိုသူသည် ဆင်ခြင်ပါစေ။ နိကောဒင် ဧဝံဂေလိတရား ၂:၅

ရှိမုန်၏သားနှစ်ယောက်ဖြစ်သော ချာရီနပ်စ်နှင့် လန်သီးယပ်စ်တို့သည် ဤစကားများကိုကြားသောအခါ တုန်လှုပ်၍ စိတ်ပူပန်ကာ ညည်းတွားကြ၏။ တစ်ချိန်တည်းမှာပင် ကောင်းကင်သို့မော့ကြည့်၍ လက်ချောင်းများဖြင့် လက်ဝါးကပ်တိုင်၏ လက္ခဏာကို ပြုလုပ်ကြ၏။ နိကောဒင် ဧဝံဂေလိတရား ၁၂:၂၄

တစ်ဖန် သူက “သူတို့သည် ကိုယ်တော်အား နှုတ်ဖြင့်ချစ်ကြ၏။ လျှာဖြင့်လည်း မုသာပြောကြ၏။ အကြောင်းမူကား၊ သူတို့၏စိတ်နှလုံးသည် ကိုယ်တော်နှင့်မဖြောင့်မတ်၊ ကိုယ်တော်၏ပဋိညာဉ်တော်၌လည်း သစ္စာမရှိ။ လှည့်စားတတ်သောနှုတ်ခမ်းအပေါင်းတို့သည် စကားမပြောနိုင်ကြစေနှင့်။ ဝါကြွားသောစကားကိုပြောသောလျှာသည် ငါတို့လျှာဖြင့် ငါတို့အောင်နိုင်လိမ့်မည်။ ငါတို့၏နှုတ်ခမ်းသည် ငါတို့၏သခင်ဖြစ်၏ဟု ပြောဆိုသောသူတို့သည် ကောရိန္သုလူတို့ထံသို့ ကလီမင့်၏ဩဝါဒစာပထမစောင် ၇:၁၆–၁၇

ဤသူသည် ထိုကဲ့သို့သော ဂုဏ်တင်ခံရသော်လည်း သူ့အကြောင်းကို အထူးတလည် မပြောခဲ့ပေ။ သို့သော် ဘုရားသခင်၏ ဗျာဒိတ်တော်ကို ချုံပုတ်မှ သူ့ထံသို့ ပို့ဆောင်သောအခါ သူက “ကျွန်ုပ်သည် အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူသနည်း။ အကျွန်ုပ်သည် ပါးလွှာသောအသံနှင့် နှေးကွေးသောလျှာရှိပါ၏။” ဟု ကောရိန္သုအသင်းတော်သို့ ကလီမင့်၏ ပထမဩဝါဒစာ ၈:၂၂

အိုဘုရားသခင်၊ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရားသခင်၊ လူအသက်ကိုသတ်ခြင်းအပြစ်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ အကျွန်ုပ်၏လျှာသည် ကိုယ်တော်၏ဖြောင့်မတ်ခြင်းတရားကို ကြွေးကြော်ပါမည်။ ကောရိန္သုအသင်းတော်ထံသို့ ကလီမင့်၏ဩဝါဒစာပထမစောင် ၈:၃၇

သူတို့၏ တိတ်ဆိတ်စွာနေခြင်းအားဖြင့် သူတို့၏လျှာ၏ အုပ်စိုးမှုကို ထင်ရှားစေလော့။ ကောရိန္သုအသင်းတော်ထံသို့ ကလီမင့်၏ဩဝါဒစာပထမစောင် ၁၀:၁၀

ကိုယ်လျှာကို မကောင်းသောအရာနှင့် ကင်းစေလော့။ နှုတ်ခမ်းကိုလည်း မုသာစကားမပြောစေနှင့်။ ကောရိန္သုမြို့သားတို့အား ကလီမင့်၏ဩဝါဒစာပထမစောင် ၁၁:၃

မိန်းမဘွားမြင်၍ ရက်အနည်းငယ်သာ အသက်ရှင်သောသူသည် မင်္ဂလာရှိ၏။ ထို့ကြောင့် စကားများစွာ မပြောနှင့်ဟု မိန့်တော်မူ၏။ ကောရိန္သုမြို့သားတို့အား ကလီမင့်၏ဩဝါဒစာ ပထမစောင် ၁၄:၆

သင်သည် သူခိုးကိုမြင်သောအခါ သူနှင့်သဘောတူ၏။ သူ့မယားကိုပြစ်မှားသောသူတို့နှင့်ဆက်ဆံ၏။ သင်၏နှုတ်သည် မကောင်းမှုကိုပြု၍ သင်၏လျှာသည် မုသာစကားကို ဖန်ဆင်း၏။ သင်သည်ထိုင်၍ သင်၏ညီအစ်ကိုကို ဆန့်ကျင်ဘက်ပြောဆို၏။ သင်၏အမိ၏သားကို ဆဲရေး၏။ ကောရိန္သုမြို့သားတို့အား ကလီမင့်၏ဩဝါဒစာပထမစောင် ၁၇:၁၁

လျှာ၏ဒဏ်မှ သင်သည် ပုန်းရှောင်၍ ခံရလိမ့်မည်။ ပျက်စီးခြင်းရောက်သောအခါ၌လည်း မကြောက်ရ။ ကောရိန္သုမြို့သားတို့အား ကလီမင့်၏ဩဝါဒစာပထမစောင် ၂၃:၁၀

ကောရိန္သုအသင်းတော်ထံသို့ ကလီမင့်၏ဩဝါဒစာပထမစောင် ၂၃:၁၆

သင်သည် စိတ်နှစ်ခွရှိသူ၊ လျှာနှစ်ခွရှိသူ မဖြစ်ရ။ အကြောင်းမူကား၊ နှစ်ခွသောလျှာသည် သေမင်း၏ကျော့ကွင်းဖြစ်၏။ ဘုရားသခင်၏ ကိုယ်စားလှယ်များကဲ့သို့ သခင်ဘုရားနှင့် နိမ့်ကျသောသခင်များ၏ အုပ်စိုးခြင်းကို ကြောက်ရွံ့ရိုသေရမည်။ ဗာနဗ၏ အထွေထွေဩဝါဒစာ ၁၄:၁၄

ယေရှုခရစ်တော်ဟု အမည်ပေးပြီး ဂျူးဘာသာကို ကိုးကွယ်ခြင်းသည် ရယ်စရာကောင်းလှသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်ယာန်ဘာသာသည် ဂျူးလူမျိုးကို မလက်ခံဘဲ ဂျူးလူမျိုးကို ခရစ်ယာန်ဘာသာကို လက်ခံသောကြောင့်ဖြစ်သည်။ ယုံကြည်သော လျှာတိုင်းသည် ဘုရားသခင်ထံ စုဝေးကြစေရန်ဖြစ်သည်။ မဂ္ဂနီးရှားအသင်းတော်သို့ ပေးပို့သော အစ်ဂနေးရှပ်စ်၏ ဩဝါဒစာ ၃:၁၁

သင်းထောက်တို့သည်လည်း၊ လူတို့၏အမှုကိုမဆောင်ရွက်ဘဲ ခရစ်တော်၌ ဘုရားသခင်၏ ဓမ္မဆရာများကဲ့သို့၊ ခရစ်တော်ရှေ့တော်၌ အပြစ်တင်ခွင့်နှင့် ကင်းလွတ်ရမည်။ မမှန်သောအပြစ်တင်သောသူ၊ စကားနှစ်ခွသောသူ၊ ငွေကိုမတပ်မက်သောသူ၊ အရာရာ၌ သိမ်မွေ့သောသူ၊ သနားစုံမက်သောသူ၊ သတိရှိသောသူ၊ ခပ်သိမ်းသောသူတို့၏ အစေခံဖြစ်သော သခင်ဘုရား၏ သစ္စာတရားအတိုင်း ကျင့်ဆောင်သောသူ ဖြစ်ရမည်။ ဖိလိပ္ပိဩဝါဒစာ ၂:၁၀

ယခုမူကား၊ သူတို့သည် အခြားသောအပြစ်များနှင့် ညစ်ညူးခြင်းထဲသို့ ညစ်ညူးသောအကျင့်ကို ထပ်လောင်းကြပြီ။ ထိုသို့အားဖြင့် သူတို့သည် မိမိတို့၏အပြစ်များကို ပြည့်စေကြ၏။ သို့ရာတွင် သင်၏သားတို့ကို ဤစကားအလုံးစုံဖြင့် ဆုံးမလော့။ သင်၏ညီမဖြစ်လတံ့သော သင်၏မယားကိုလည်း ဆုံးမလော့။ သူမသည် ကဲ့ရဲ့သောစကားကို ချုပ်တည်းတတ်အောင် သင်ပါစေ။ (ဟေးမတ်စ်ကျမ်း ပထမစောင် (ဗျာဒိတ်တော်များ) ၂:၁၀

၎င်းသည် ယုံကြည်သူများနှင့် အခြားသူများသည် သခင်ဘုရားကို ဘာသာစကားဖြင့် သယ်ဆောင်သော်လည်း နှလုံးသားထဲတွင် မရှိသော သံသယရှိသူများကို ရည်ညွှန်းသည်။ ထို့ကြောင့် သူတို့၏မြက်ပင်သည် ခြောက်သွေ့ပြီး အမြစ်မရှိ။ အကြောင်းမှာ သူတို့သည် စကားဖြင့်သာ အသက်ရှင်ကြသော်လည်း သူတို့၏အလုပ်များသည် သေနေကြသည်။ ဟဲရ်မတ်စ်ကျမ်း တတိယမြောက် (ဥပမာများ) ၉:၁၉၄

မေ့လျော့ခံထားရသော ဒေင်ဥယျာဉ်၏ စာအုပ်များ

ထိုအခါ အာဒံနှင့်ဧဝတို့သည် ဂူထဲသို့ဝင်၍ မိမိတို့ဘာသာစကားဖြင့် ဆုတောင်းကြ၏။ ထိုဘာသာစကားကို ကျွန်ုပ်တို့ မသိသော်လည်း ကောင်းစွာသိကြသည်။ အာဒံနှင့်ဧဝ၏ ပထမကျမ်း ၅:၁

အာဒံသည် ရှေသအား ပညတ်ပေးပြီးနောက် သူ၏ခြေလက်များ ပြေလျော့သွားပြီး သူ၏လက်နှင့်ခြေများသည် အစွမ်းသတ္တိအားလုံး ဆုံးရှုံးသွားပြီး သူ၏ပါးစပ်သည် ဆွံ့အသွားပြီး သူ၏လျှာသည် လုံးဝစကားမပြောနိုင်တော့ပေ။ သူသည် မျက်လုံးများကို မှိတ်ကာ အသက်စွန့်ခဲ့သည်။ အာဒံနှင့်ဧဝ၏ဒုတိယစာစောင် ၉:၁

ဆယ်ခုမြောက်ကောင်းကင်ဘုံတွင် ဘုရားသခင်ရှိပြီး ဟေဗြဲဘာသာစကားဖြင့် အာရဗတ်ဟုခေါ်သည်။ ဧနောက်၏လျှို့ဝှက်ချက်များကျမ်း ၂၀:၃

ဟေဗြဲဘာသာစကားဖြင့် Muzalot ဟုခေါ်သော ဥတု၊ မိုးခေါင်ခြင်း၊ စိုစွတ်ခြင်းတို့ကို ပြောင်းလဲစေသော ရှစ်ပါးမြောက်ကောင်းကင်ကိုငင်း၊ ခုနစ်ပါးမြောက်ကောင်းကင်အထက်ရှိ ရာသီခွင်ဆယ့်နှစ်ခု၏ လက္ခဏာတို့ကိုငင်း ငါမြင်၏။ ဧနောက်၏ လျှို့ဝှက်ချက်များကျမ်း ၂၁:၇

ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာတို့၏ အမူအလုံးစုံတို့ကိုငင်း၊ ဒြပ်စင်အပေါင်းတို့၏ လမ်းကြောင်းများ၊ ရွေ့လျားမှုများ၊ မိုးကြိုးသံများ၊ နေနှင့်လ၊ ကြယ်များ၏ ရွေ့လျားမှုနှင့် ပြောင်းလဲမှုများ၊ ရာသီဥတုများ၊ နှစ်များ၊ နေ့ရက်များနှင့် နာရီများ၊ လေတိုက်ခြင်း၊ ကောင်းကင်တမန်များ၏ အရေအတွက်၊ သူတို့၏ သီချင်းများ ဖွဲ့စည်းမှု၊ လူသားအားလုံး၏ လျှာ၊ လူသားသီချင်းနှင့် အသက်၏ လျှာ၊ ပညတ်တော်များ၊ ညွှန်ကြားချက်များ၊ ချိုမြိန်သော သီချင်းများနှင့် သင်ယူသင့်သမျှကိုငင်း ငါ့ကို ပြောပြ၏။ (ဧနောက်၏ လျှို့ဝှက်ချက်များကျမ်း ၂၃:၁)

တစ်စုံတစ်ယောက်သည် လျှာဖြင့် လှည့်စားခြင်းဖြင့် သူတစ်ပါးအား မိမိကိုယ်ကို ကောင်းသည်ဟု ထင်စေသော်လည်း၊ သူ၏စိတ်နှလုံး၌ မကောင်းမှုရှိနေလျှင်၊ ထိုအခြားသူသည် သူ၏စိတ်နှလုံး၏ သစ္စာဖောက်မှုကို နားမလည်ဘဲ၊ သူ၏ မမှန်ကန်မှုသည် လူအပေါင်းတို့အား ထင်ရှားသောကြောင့် ကိုယ်တိုင် အပြစ်ဒဏ်ခံရလိမ့်မည် မဟုတ်လော။ ဧနောက်၏ လျှို့ဝှက်ချက်များကျမ်း ၄၆:၃

နှိမ့်ချသောလျှာနှင့် စိတ်ရင်းစေတနာဖြင့် လူအပေါင်းတို့အား ပြောဆိုသောသူသည် မင်္ဂလာရှိ၏။ မိမိလျှာဖြင့် ငြိမ်းချမ်းစွာ ပြောဆိုသောသူသည် ကျိန်ခြင်းကို ခံရ၏။ မိမိစိတ်နှလုံး၌ ထားမှုတစ်ပါး ငြိမ်းချမ်းခြင်းမရှိ။ ဧနောက်၏ လျှို့ဝှက်ချက်များကျမ်း ၅၂:၁၃-၁၄

..ကျိန်ဆိုခြင်းနှင့် ပဋိညာဉ်ပြုသောအခါ သူ၏လျှာသည် မုသာစကားကိုပြော၏... ရှောလမုန်၏ ဆာလံကျမ်း ၄

အို ထာဝရဘုရား၊ အကျွန်ုပ်၏ဝိညာဉ်ကို မတရားသောသူ၊ မတရားသောသူ၊ အသရေဖျက်သောလျှာမှငင်း၊ မုသာစကားနှင့် လှည့်စားသောစကားကို ပြောဆိုသောလျှာမှငင်း ကယ်နှုတ်တော်မူပါ။ မတရားသောသူ၏လျှာ၏စကားများသည် အမျိုးမျိုးလှည့်စားတတ်ကြ၏။ လူတို့တွင် သူတို့၏အလှကို လောင်ကျွမ်းစေသောမီးကဲ့သို့ပင်။ ထို့ကြောင့် သူသည် မုသာစကားဖြင့် အိမ်များကိုပြည့်စေခြင်းငှာ၊ အပြစ်ကျူးလွန်သူများကို မီးလောင်စေသော ဝမ်းမြောက်ခြင်းသစ်ပင်များကို ခုတ်လှဲခြင်း၊ အသရေဖျက်သောနှုတ်ခမ်းများဖြင့် အိမ်ထောင်စုများကို စစ်ပွဲတွင် ပါဝင်စေခြင်းငှာ နှစ်သက်

တော်မူ၏။... တောက်လောင်သောမီး၌ အသရေဖျက်သောလျှာသည် ဘုရားတရားကိုင်းရှိုင်းသူများနှင့် ဝေးကွာစွာ ပျက်စီးပါစေ။... ရှောလမုန်၏ဆာလံကျမ်း ၁၂

ကောင်းစွာညှိထားသော လျှာတူရိယာဖြင့် နှုတ်ခမ်းအသီး၊... ရှောလမုန်၏ ဆာလံကျမ်း ၁၅

...ကျွန်ုပ်၏လျှာနှင့် နှုတ်ခမ်းများကို သစ္စာစကားဖြင့် ကာကွယ်တော်မူပါ။... ရှောလမုန်၏ ဆာလံကျမ်း ၁၆

ထို့ကြောင့် ငါ့စိတ်နှလုံးသည် ထာဝရဘုရားကို ချီးမွမ်းခြင်းအသံကို လွှင့်၍ ငါ့နှုတ်ခမ်းသည် ကိုယ်တော်အား ချီးမွမ်းခြင်း၊ ငါ့လျှာသည် ကိုယ်တော်၏ ဆာလံသီချင်းများကို သီဆိုခြင်းငှာ တတ်စွမ်းနိုင်၏။ (ရှောလမုန်ဩဝါဒစာ ၄၀:၅)

သူတို့သည် ဆီးရီးယားဘာသာစကားကို အသုံးပြုရမည်ဟု ယူဆရသော်လည်း၊ ယင်းမှာ မဟုတ်ပါ။ သူတို့၏ဘာသာစကားမှာ အတော်လေး ကွဲပြားပါသည်။ အာရစ်စီးယား၏စာ ၁:၁၆

ယခုတွင် ဤလူများနှင့် ကမ္ဘာတစ်ဝှမ်းရှိ ဂျူးလူမျိုးများနှင့် နောင်လာမည့် မျိုးဆက်များအား ကျွန်ုပ်၏ကျေးဇူးတင်ကြောင်း ပြသရန် စိတ်အားထက်သန်နေသောကြောင့်၊ ဤစာအုပ်များကို ကျွန်ုပ်၏စာကြည့်တိုက်ရှိ အခြားတော်ဝင်စာအုပ်များတွင် ထည့်သွင်းနိုင်ရန် သင်တို့၏ပညတ်တရားကို သင်တို့တွင်အသုံးပြုနေသော ဟေဗြဲဘာသာစကားမှ ဂရိဘာသာစကားသို့ ဘာသာပြန်ဆိုရန် ကျွန်ုပ်ဆုံးဖြတ်လိုက်ပါသည်။ Aristeas ၏စာ ၂:၂၀

ဤစကားကိုကြားသောအခါ သွေးဆာသော၊ လူသတ်မှုကျူးလွန်သော၊ အလွန်ရွံရှာဖွယ်ကောင်းသော အန်တီအိုကပ်စ်သည် သူတို့အား သူ၏လျှာကိုဖြတ်ရန် အမိန့်ပေးခဲ့သည်။ သို့သော် သူက "ငါ့စကားပြောအင်္ဂါကို ဖယ်ရှားလိုက်လျှင်ပင် ဘုရားသခင်သည် စကားမပြောနိုင်သူများ၏စကားကိုလည်း နားထောင်တော်မူ၏။ ကြည့်ရှုလော့၊ ငါငါ့လျှာကို အသင့်ထုတ်လိုက်ပြီ။ ၎င်းကိုဖြတ်လိုက်လော့၊ အဘယ်ကြောင့်ဆိုသော် သင်သည် ငါ့အကြောင်းပြချက်ကို တိတ်ဆိတ်စေမည်မဟုတ်သောကြောင့်ဖြစ်သည်။ ဘုရားသခင်၏အကြောင်းကြောင့် ငါတို့၏ကိုယ်အင်္ဂါများကို ဖြတ်တောက်ရန် ငါတို့ဝမ်းမြောက်စွာပေးပါသည်။ သို့သော် ဘုရားသခင်သည် သင့်အား အလျင်အမြန်လိုက်လိမ့်မည်။ အကြောင်းမူကား၊ သင်သည် သူ့ကိုချီးမွမ်းသီချင်းဆိုသော လျှာကို ဖြတ်တောက်လိုက်ပြီ။" မက္ကာဘီးစ်ကျမ်း စတုတ္ထစောင် ၅:၃၉-၄၃

သို့သော် မိခင်က ဟေဗြဲဘာသာစကားဖြင့် ကျွန်ုပ်နောက်မှပြောပြမည့်အတိုင်း ပြောဆိုပြီး ကောင်လေးကို အားပေးသဖြင့် ကင်းသမားများအား "ဘုရင်နှင့် သူ၏မိတ်ဆွေများအားလုံးနှင့် စကားပြောနိုင်ရန် ငါ့ကိုဖြေကြလော့" ဟု မိန့်တော်မူ၏။...သင်သည် ယောကျ်ားတစ်ယောက်ဖြစ်သောကြောင့်၊ သားရဲ၏နှလုံးသားရှိသော သနားစရာလူ၊ တူညီသောဒြပ်စင်များမှ ဖြစ်ပေါ်လာသော ခံစားချက်ရှိသောလူများကို ယူ၍ သူတို့၏လျှာများကို ဆွဲထုတ်ကာ ဤနည်းဖြင့် ရိုက်နှက်ညှဉ်းပန်းရန် မရှက်ပါသလော။ မက္ကာဘီးစ်ကျမ်း စတုတ္ထစောင် ၆:၅၉

သင်သည် သားများနှင့်အတူ ချည်နှောင်ခံရသောအခါ လောဇာ ညှဉ်းပန်းနှိပ်စက်ခံရသည်ကို မြင်၍ သားတို့အား ဟေဗြဲဘာသာစကားဖြင့် မိန့်တော်မူ၏။ "ငါ့သားတို့၊ တိုက်ပွဲသည် မြင့်မြတ်၏။ ငါတို့လူမျိုးအတွက် သက်သေခံရန် ခေါ်တော်မူခြင်းခံရသောအခါ၊ ငါတို့ဘိုးဘေးများ၏ ပညတ်တရားအတွက် ဇွဲလုံ့လဖြင့် တိုက်ပွဲဝင်ကြလော့။" မက္ကာဘိဩဝါဒစာ စတုတ္ထစောင် ၇:၃၆-၃၇

အာ၊ ဂရိလူမျိုးတို့၏ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်သည် သူ၏ ရက်စက်ကြမ်းကြုတ်သော မီးသွေးမီးဖိုများအတွက် မီးလျှံကို မီးရှို့ပြီး သူ၏ ဒေါသများ ဆူပွက်လာခြင်းဖြင့် အာဗြဟံ၏ သမီး၏ သားခုနစ်ယောက်ကို လွှတ်တင်ပြီး

ညှဉ်းပန်းနှိပ်စက်ကာ သူတို့၏ မျက်လုံးများကို ကွယ်ကာ လျှာများကို ဖြတ်ကာ ညှဉ်းပန်းနှိပ်စက်မှု အမျိုးမျိုးဖြင့် သတ်ပစ်သည့် နေ့သည် ရက်စက်ကြမ်းကြုတ်သော်လည်း ရက်စက်ကြမ်းကြုတ်ခြင်း မရှိပေ။ မက္ကာဘီးစ်ကျမ်း စတုတ္ထစောင် ၈:၃၂

အို ငါ့သား၊ သင်သည် စကားတစ်ခွန်းကို ကြားရလျှင် သင်၏နှလုံးသား၌ သေပါစေ၊ သူတစ်ပါးအား မဖွင့်ဟနှင့်၊ သို့မဟုတ် ၎င်းသည် အသက်သွေးခဲကဲ့သို့ ဖြစ်သွား၍ သင်၏လျှာကို မီးရှို့၍ သင်၏ခန္ဓာကိုယ်ကို နာကျင်မှုဖြစ်စေပြီး သင်သည် ကဲ့ရဲ့ရှုတ်ချခံရပြီး ဘုရားသခင်နှင့် လူရှေ့တွင် အရှက်ရလိမ့်မည်။ အဟိကာ၏ဓာတ်လမ်း ၂:၂

အို ငါ့သား၊ သင်၏စကားကို ဖြောင့်မတ်စွာပြောဆို၍ သင်၏လျှာကို ချိုမြိန်စေလော့။ သင်၏အဖော်သည် သင်၏ခြေကိုနင်းခြင်းကို ခွင့်မပြုနှင့်၊ သို့မဟုတ် သူသည် နောက်တစ်ကြိမ် သင်၏ရင်ဘတ်ပေါ်တွင် နင်းမိလိမ့်မည်။ အာဟိကာရ်၏ဓာတ်လမ်း ၂:၃၅

အို ငါ့သား၊ ခြေဖြင့် လူတစ်ယောက် ချော်လဲခြင်းသည် လျှာဖြင့် ချော်လဲခြင်းထက် ပိုကောင်းသည်။ အာဟီကာရ်၏ဓာတ်လမ်း ၂:၄၅

အို ငါ့သား၊ သင်သည် ပညာရှိဖြစ်လိုလျှင် သင်၏လျှာကို မုသာမပြောနှင့်၊ သင်၏လက်ကို ခိုးယူခြင်းမှ၎င်း၊ သင်၏မျက်စိသည် မကောင်းမှုကို မကြည့်နှင့်၊ ထိုအခါ သင်သည် ပညာရှိဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။ အဟိကာရ်၏ ဓာတ်လမ်း ၂:၆၀

ထို့နောက် သူတို့သည် သူ၏စာနှင့် သူ၏တံဆိပ်ပါ စာများကို သူ့အား ပြသကြသည်။ ဟိုက်ကာရ်သည် ဤအရာကိုမြင်သောအခါ သူ၏ခြေလက်များ တုန်ခါသွားပြီး လျှာလည်း ချက်ချင်းတုပ်နှောင်ခံရကာ ကြောက်ရွံ့မှုကြောင့် စကားတစ်လုံးမျှ မပြောနိုင်ခဲ့ပေ။ သို့သော် သူသည် မြေကြီးကို ငုံ့ထားကာ စကားမပြောနိုင်အောင် ဖြစ်နေခဲ့သည်။ အာဟီကာရ်၏ဓာတ်လမ်း ၃:၃၄

ဖာရောဘုရင်သည် ထိုစကားကိုကြားသောအခါ သူ၏လျှာ၏လွတ်လပ်မှုနှင့် သူ၏စကား၏သာယာမှုကို အံ့ဩမိန်းမောနေ၏။

ဖာရောဘုရင်သည် သူ၏လွတ်လပ်စွာပြောဆိုနိုင်စွမ်းနှင့် ရဲရင့်စွာဖြေဆိုနိုင်စွမ်းကြောင့် အံ့ဩတုန်လှုပ်နေလေ၏။ ထိုအခါ ဖာရောဘုရင်သည် ပလ္လင်တော်မှထ၍ ဟိုက်ကာရ်ရှေ့တွင်ရပ်လျက်၊ သင်၏အရှင်မင်းကြီးသည် မည်သူနှင့်တူသည်ကို၎င်း၊ သူ၏မှူးမတ်တို့သည် မည်သူနှင့်တူသည်ကို၎င်း ငါသိနိုင်ရန် ငါ့ကိုပြောပြပါဟု မိန့်တော်မူ၏။ အဟိကာရ်၏ဓာတ်လမ်း ၅:၄၉

အို ငါ့သားရယ်! ငါမင်းကို ကောင်းချီးပေးခဲ့တယ်လေ၊ မင်းက ငါ့ကို မကောင်းမှုနဲ့ အမုန်းတရားတွေနဲ့ ပြန်ပေးဆပ်ခဲ့တယ်၊ အခု မင်းရဲ့မျက်လုံးတွေကို ဖောက်ထုတ်ပြီး ခွေးစာဖြစ်အောင် လုပ်ပေးမယ်၊ မင်းရဲ့လျှာကို ဖြတ်မယ်၊ မင်းရဲ့ ခေါင်းကို ဓားနဲ့ဖြတ်မယ်၊ မင်းရဲ့ ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေအတွက် ပြန်ပေးဆပ်မယ်။” အဟိကာရဲ့ဓာတ်လမ်း ၇:၄၃

သင်တို့သည် ထာဝရဘုရား၏လူမျိုးဖြစ်ကြလိမ့်မည်။ ဘာသာစကားတစ်မျိုးတည်းရှိကြလိမ့်မည်။ ဗေလျာ၏လှည့်ဖြားတတ်သောဝိညာဉ်မရှိရ။ အကြောင်းမူကား၊ သူသည် မီးထဲသို့အစဉ်အမြဲပစ်ခြင်းခံရလိမ့်မည်။ ယုဒပြည်၏ပဋိညာဉ်ကျမ်း ၄:၃၀

ထို့ကြောင့် သင်တို့သည် ဂဒ်နှင့်ဒန်ကဲ့သို့ ငါ့ညီအစ်ကိုတို့ကဲ့သို့ ကွဲပြား၍ မိမိတို့၏မြေ မိမိတို့၏အနွယ်နှင့် မိမိတို့၏ ဘာသာစကားကို မသိကြ။ အာရှာ၏ ပဋိညာဉ် ၁:၄၄

ကောင်းသောစိတ်သည် ကောင်းချီးပေးခြင်းနှင့် ကျိန်ဆဲခြင်း၊ ကဲ့ရဲ့ခြင်းနှင့် ဂုဏ်တင်ခြင်း၊ ဝမ်းနည်းခြင်းနှင့် ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်းနှင့် ရှုပ်ထွေးခြင်း၊ လျှို့ဝှက်ခြင်းနှင့် အမှန်တရား၊ ဆင်းရဲခြင်းနှင့် ချမ်းသာကြွယ်ဝခြင်းဟူသော ဘာသာစကားနှစ်မျိုးမရှိသော်လည်း၊ လူအပေါင်းတို့အပေါ် ဖောက်ပြန်ပျက်စီးခြင်းမရှိ၊ စင်ကြယ်သော စိတ်ထားတစ်ခုတည်းရှိသည်။ ဗင်္ယာမိန်ကျမ်း ၁:၃၇